



ଅଧ୍ୟାତ୍ମିକ ପ୍ରକାଶନ ଏବଂ ବିଜ୍ଞାନିକ ପ୍ରକାଶନ  
ପରିଚ୍ୟାତ୍ମକ ପ୍ରକାଶନ ଏବଂ ବିଜ୍ଞାନିକ ପ୍ରକାଶନ

୦୬୭୩୮୦୯୮୨୨୯ | ୦୬୭୩୮୦୯୮୨୯୯

sarpaymaha@gmail.com  
[www.facebook.com/maharsarpaypublishing](http://www.facebook.com/maharsarpaypublishing)  
[www.maharsarpay.com](http://www.maharsarpay.com)

ထုတ်ဝေခြင်း	ပထမအကြိမ်
မေလ၊ ၂၀၂၄ ခုနှစ်	၅၀၀
စောင်ရေး	အောင်ကျော်သီး
မျက်နှာဖူးပန်းချိ	ဒေါ်သီးမူး (၁၁၂၅)
ထုတ်ဝေသူ	ဦးဝင်္ဂီယာလုပ်ငန်းပိုင်းလုပ် (နှင့်သင်ပုဂ္ဂိုလ်-၀၀၄၄၁) ဝါယာရွှေ့ချုပ်
ပုံးပိုင်သူ	အမှတ်-၁၉၇-၁၉၆၈ ၃၉-လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့
စာစင်	ချုပ်စီး
စာအုပ်ချုပ်	ကိုယ် (ငွေအိမ်စည်းအုပ်ချုပ်လုပ်ငန်း) ဝါယာရွှေ့ချုပ်
ဖြန့်သီးရေး	မဟာဓာတ်
	အမှတ်-၁၅၂၊ သေယာ့သာလမ်း၊ ၂-နုံကွက်၊ သုတေသန သားနှင့်ကျိုးမြို့နယ်၊ ရန်ကုန်မြို့。
	ဖုန်း - ၀၉၉၅၀၆၂၃၈၁၊ ၀၉၉၅၀၆၂၃၈၁
တန်ဖိုး	၆၀၀၀ ကျပ်

### ဆောင်

အလွမ်းမြှစ်နှီးတစ်လျှောက် စီးမျော်င်း နံပါးပြုပြန်နေသော । ဆွောဝင် ရန်ကုန်၊ မဟာဓာတ် । ၂၀၂၄

၁၁၁၅ । ၂၀၁၅ × ၁၂၁၅ ၀၈၈၅

(၁) အလွမ်းမြှစ်နှီးတစ်လျှောက် စီးမျော်င်း နံပါးပြုပြန်နေသော

# ခတ္တာခင်

အလူ မိုးမြှစ် ရိုး တစ် ၈ ယွဲ က်

စီးပေါ်ရင်း နစ်မပြန်သော

မ ဟာ စာ ပေ ( စာ စဉ် - ၁၂၀ )



‘ကျွန်တော့ဘဝမှာ တစ်ခါလေးဖြစ်ဖြစ်  
အေးအေးချမ်းချမ်း ချစ်ကြည့်ချင်ခဲ့ရုံ၊  
အသိက်အမြို့လေးတစ်ခုထဲမှာ အရှပ်အစတ်မရှိ  
တည်ပြုချင်ခဲ့ရုံ၊

ဘာက ဒီလောက်တောင်  
ခက်ခဲနေသလဲ ကျွန်တော် မသိ

ဘဝက ပင်ပန်းလွန်းလှ၏’



## အပိုင်း (၃)

[ ၁ ]

အမြတ်တင်းပေါက်ပေါ်မှာ တကျိုကျ လာအော်နေသည့် ငြက်သံ  
ကြောင့် နီးလာခဲ့သည်။ တကယ်တစ်းဆို နေဘယ်လောက်ထွက်ထွက်၊  
မိုးဘယ်လောက်လင်းလင်း ‘နီးထရတော့မှာပါလား’ ဆိုတဲ့ အသိကလေးနဲ့  
တောင် နံနက်ခင်းကို နှုတ်ဆက်လိုက်ဖို့ အစီအစဉ် မရှိ။ နှုတ်လည်း  
မဆက်ချင်။ နေထွက်ရင် မိုးလင်းမယ်။ နေကွယ်ရင် ညာရောက်မယ်ဆိုသည့်  
သဘာဝတရားတွေကို လျှစ်လျှော်ထားခြုံ။

မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ ပိန်းပိတ်မှောင်လို့နေသည်။ မိုးမှ  
လင်းပါလေစဟု သက္ကာမကင်းစိတ်နဲ့ အိပ်ရာနံဘေးက ဖုန်းကို စမ်းပြီး  
နာရီကို ကြည့်လိုက်၏။ ဆယ့်တစ်နာရီ တဲ့။ နေ့လယ် ရောက်လျပြီ ဆိုပေမဲ့  
တစ်ခုခု လုပ်ရမယ်။ တစ်နေရာရာကို သွားရမယ်ဆိုတဲ့ အတွေ့ဖိုးလည်း  
မရှိတော့ ဆယ့်တစ်နာရီမကလို့ ညာနေ စောင်းပါစေားး ကျွန်တော်နဲ့မဆိုင်။

လောကြီးမှာ ကျွန်တော်နဲ့ မဆိုင်တာတွေ များလာခဲ့သည်။  
သို့ကလိုပဲ ကျွန်တော်ကလည်း လောကြီးနဲ့ သက်ဆိုင်မှု မရှိသူ

တစ်ယောက်လို ရှေ့ငွေ့စွာချင်လာသည်။ တစ်စုံတစ်ခုအပေါ်မှာ စိတ်နှစ်ဖို့နဲ့ ထိုတစ်စုံတစ်ခု အပေါ်မှာ မွေ့သွေ့လင့်ဖို့ ဆိုတာတွေ ကျွန်းတော် အတော်လေး ကြောက်ဖွဲ့နေခဲ့ပြီ။ ဖြစ်နိုင်လျှင် ကမ္ဘာမြေကြီးပေါ်မှာ ရပ်နေရတာကိုကပဲ ဖိစီးလွန်းလွှဲပြီ။

ဒီရက်ပိုင်းတွေမှာ စိတ်ရောကိုယ်ပါ နှစ်းကြထိခိုက်နေကြတာကို ကျွန်းတော်ကိုယ် ကျွန်းတော် သတိပြုမိသည်။ ဉာဏ်တွေမှာ တစ်အိမ်လုံး လျှပ်စစ်မီးတွေနဲ့ လင်းထိန်နေတာကို မနှစ်မြို့။ နေ့ဘက်တွေဆိုလည်း ပြတင်းတံ့ခါးတွေကို တင်းကျပ်နေအောင် ပိတ်ထားရတာကို သဘောကျ တတ်လာသည်။ ကျွန်းတော် အိပ်ခန်းထဲမှာ ခုတင် တစ်လုံးရယ်၊ အဝတ် အစား အနည်းငယ် ထည့်ထားသည့် အိတ်တစ်လုံးရယ်၊ ထို့ထက် ပိုများ သည်က ပန်းချိုကားတွေသာ။

အိပ်ရာကို သန်ရှင်းပြီးမှ အိပ်တတ်တဲ့ အကျင့်ကလေး လွှိခဲ့တဲ့ လေးလကျော်ကျော်ကတည်းက ပျောက်ရှာသွားခဲ့၏။ ပုန်မှန်းတွေ ကပ်စမြို့ နေပြီဖြစ်သည့် ပန်းချိုကားတွေပေါ်မှာ ဉာဏ်ဆို ပိုးဟပ်တွေ လမ်းလျှောက် နေကြတာကိုလည်း ကျွန်းတော်က မသိကြီးကျွန်းပြနေလိုက်သည်။ အိပ်ခန်းကို အမြဲတစေ မီးပိတ် အမောင်ချထားတော့ မိုးလင်းလျှင်တောင် မိုးလင်းမှန်း မသိရ။ မီးမှ မရှိလျှင် လိုတာထက် ပိုမောင်နေတာတ်တော့ ထို အမောင်ခန်းထဲမှာ ပက်လက်လွှဲပြီး ဘာမှ မမြင်ရတဲ့ မျက်နှာကြက်ကို မျက်လုံးအပြူးသားနဲ့ ငြေးနေရတာကိုပဲ ကျွန်းတော်မှာ စိတ်အာသာ ဖြစ်ရာ တစ်ခု ဖြစ်နေခဲ့သည်။ ကျွန်းတော်ကလည်း သို့ကတို့သာပဲ အမြဲ နေချမိုင်မြို့၏။

အိမ်ပတ်ဝန်းကျင်ကတော့ မြို့တွင်းနဲ့မဝေး၊ စည်ကားလွန်းသည်ဟု မဆိုသာသော်လည်း အမြဲတစေ လမ်းသွား၊ လမ်းလာတွေကို တွေ့မြင် နိုင်သည့် ရုပ်ကွက်တစ်ခု ဖြစ်ပါလျက်နဲ့ ရုပ်ကွက်တစ်ခုလုံးမှာ ကျွန်းတော် တစ်ယောက်တည်း ရှိနေသလိုသာ။ အိမ်ကို ခြုံရထားသည့် သစ်ပင် သုံးလေးပင် ကျေးဇူးကြောင့် ငြက်သံကိုတော့ အမြဲတစေ ကြားနေရတ် သည်။ ရုပ်ရုပ်ခါဆို အိမ်ရှေ့ခန်း ပြတင်းတံ့ခါးပေါ်မှာ တစာစာ လာအော် နေတ်သည့် စာကလေး ငြက်တွေကို ကျွန်းတော်က အမြင်မကြည်လွှာ တံ့ခါးကို အသာတွေ့ဖွင့်ပေးတတ်သည်။ သို့ကလိုဆို စာကလေး ငြက်သည် ကြောက်အားလန်းအားနဲ့ သူ့အဖော်တွေဆီကို ပုံးသန်း၏။ သို့တိုင် စာကလေး ငြက်မှာ ကျွန်းတော်လိုပဲ အမှတ်သညာ ဆိုတာမျိုး မရှိ။ တစ်ခါ

ခံရသည့်တိုင် ထိနေရာကိုပဲ ထပ်ခါထပ်ခါ လာဖို့ အားယဉ်နေလေ့ ရှိ၏။ ဒီတော့ အိမ်မှာ ကျွန်တော်ရယ်၊ စာကလေး ငှက်တွေရယ်၊ ပန်းချိပစ္စည်း တွေရယ်ပဲ ရှိသည်။

စာကယ်တော့ ကျွန်တော်အိမ်က အတော်ကလေး ကျယ်ဝန်းလှ သည့် ကွန်ခိုတိဂိုဏ်ခန်း တစ်ခုဖြစ်သည်။ အိပ်ခန်း နှစ်ခန်းပါပြီး ဧည့်ခန်းနှင့် မီးဖိုခန်းဟာ လက်လက်ပြောင်လို့ ကျက်သရေ ရှိလဲဖူး၏။ ဧည့်ခန်းနဲ့နီးသည့် အိပ်ခန်းမှာတော့ ကျွန်တော်နှင့် ကျွန်တော် အမျိုးသမီး အိပ်ပြီး၊ တစ်ဖက်ခန်း မှာတော့ ကျွန်တော် သားကလေး အိပ်သည်။

ကျွန်တော်က မီးဖိုခန်းနားက အခွင့်လွှတ်ကလေးမှာ အစဉ်သဖြင့် ပန်းချိပွဲနေတတ်ပြီး၊ အမျိုးသမီးက ဝင်ငွေကောင်းသည့် အစီအစဉ် တင်ဆက်သူ အလုပ်ကို လုပ်၏။ သားလေးက ကျွန်တော်နဲ့ တူလို့လားမသိ၊ အနုပညာကို အင်မတန် ဝါသနာပါသူ။ အမြှတစေ စာအုပ်တွေ ဖတ်ချင်နေသူ။ ကျွန်တော် ပန်းချိပွဲလျှင် ဘေးနားမှာ တိတ်တိတ်ကလေး ထိုင်ပြီး အရောင်တွေ အကြောင်းကို ဦးနောက်သေးသေးလေးနဲ့ စဉ်းစားနေတတ်သူ။

တစ်ခါတစ်ရုံမှာ မွေးဖွားလာကတည်းက တစ်ကိုယ်တည်း ဖြစ်ခဲ့သည့်ဘဝမှာ အချိန်တစ်ခု ရောက်လို့ နှစ်ကိုယ့်တစ်ဘဝ တည်ဆောက်လိုက်တော့မှ ဒုက္ခလွှာလွှာ တွေကြံ့ရတာမျိုးတွေ ရှိ၏။ ထို နှစ်ကိုယ့်တစ်ဘဝ မှာ ဘယ်ထိ ခရီးပေါ်ရောက်ရောက်မည်ကို မသိတော့ လမ်းချလတ်မှာပဲ ကျွန်ရစ်ခဲ့ရသည့်အခါ နိုင်မှုလ တစ်ကိုယ်တည်း ဘဝကို အလိုလို ပြန်ရောက်သွားရသည့် မဟုတ်လား။ တကယ်က ကျွန်တော်သည် တစ်ကိုယ်တည်း ရှင်သန်ရဖို့ကို ကြောက်ချုံဝန်လေးသူ မဟုတ်။ တစ်ကိုယ်တည်း လုပ်ကိုင်ရသည့် အရေးအရာတွေနဲ့ ကျွမ်းဝင်လှပြီး တစ်ကိုယ်တည်း စိတ်ကူးထဲမှာပဲ မွေးပျော်ချင်သူ။

သို့တိုင် အတူတူ ပျော်ဖို့၊ အတူတူ ငိုဖို့ဆိုပြီး တစ်စုံတစ်ဦးနဲ့ တစ်ခရီးတည်းကို ရွက်လွှာင့်ခြုံပြီးမှ လျော်တစ်စင်းပေါ် လျော်တက် တစ်ရောင်းကို တစ်ယောက်တည်း ကိုင်တော့ဟု အကျွေအကောက်တွေကို လမ်းပြပေးမယ့်သူ မရှိပါဘဲ တစ်ဖက်သတ် လျော်ခတ်စုန်ဆင်းရသည့် အခြေကို ရောက်မှန်းမသိ ရောက်ခဲ့ရသည်။ စိတ်သည် လျော်ရွက်လွှာင့်ရာနောက်မှာ စီးမောနေကြသည့် ရေစီးတွေပမာ တည်ပြုမှု မရှိကြ။ တလူပုံလူပုံခါယမ်းပြီး ဒီရေအတက်အကျော် အကြမ်း၊ အရမ်းကို နာကျင်ခံခက် ကျွန်ရစ်ခဲ့ရ

လေသည်။

\*\*\*

[ J ]

အိမ်ရှုက ဆိုဟပေါ်မှာ လွှဲနေခဲ့သည်မှာ နာရီ မည်မျှ ကြာခဲ့ပြီလဲ မသိ။ စားပွဲပေါ်ရှိ ဆေးလိပ်ပြာခွက်ထဲက ဆေးလိပ်ပိုင်း အတိုအစတွေကို သတိထားမိတော့ အတော်လေး လန်းဖျပ်သွားမိသည်။ ဘာအတွက်နဲ့များ ဆေးလိပ်တွေ အများကြီးသောက်ပြီး အချိန်အကြာကြီး လွှဲနေရပါလိမ့်။ ဒီဝန်းကျင်နဲ့ ဒီမြင်ကွင်းတွေ ဆိုသည်မှာလည်း တစ်ခါလေးမျှ ပြောင်းလဲ သွားတာမျိုး မရှိဟု စိတ်ထဲမှာ ထင်နေသည်။

“အိပ်ရာပေါ်ကနေ ထလာပြီး ဒီနေရာမှာ လာလွှဲနေခဲ့တာပဲ၊ ဟူး”

ဒီရက်ပိုင်းတွေမှာ သက်ပြင်းတွေပဲ ချေနေခဲ့သည်။ တစ်ရက်မှာ ဘယ်နှင့်မြတ် ချဖြစ်သလဲဟု မေးလျှင်တောင် များလွန်းလှသည့် အကြိမ် အရေအတွက်ကြောင့် ကွွန်တော်မှာ အဖြေမရှိ။

“အတီးကျွန်လိုက်တာ၊ ဒီလိုနဲ့ သေမှာပဲ”

စိတ်ပျက်စွာ တစ်ချက် ညည်းညာလျက်က ထို့ ပြင်ရသည်။ မထလို့မရ။ ညနေစောင်းနေပြီ။ ဘာမှ မစားရသေး။ အိမ်ရှုခန်းကနေ မိုးဖိုးခန်းကို သွားလို့အတွက်တောင် အားအင်တွေ ကုန်ခန်းနေကြပြီ ထင်သည်။ နည်းနည်းလေး လှပ်လိုက်တာနဲ့ ခါးရှုံးတွေ ကျိုးကျသွားတော့ မည်အတိုင်း။ ခန္ဓာကိုယ်မှာလည်း လိုအပ်တာထက် ပိုလေးလဲ နေသည်ဟု ခံစားနေရသည်။ အနဲ့တစ်ခုကြောင့် နှာခေါင်းကို ရှုံးမြတ်က်သည်။ နောက် တော့မှ နေရသံခေါင်ခေါင်မှာ သုံးရက်တက်မနည်း ဝတ်ထားသည့် အကြိုး အနဲ့မှုန်း သိသွားတော့ ရေချိုးရမှာပဲဟု တွေးဖြစ်သည်။ ရေမရှိုးခင်တော့ သေချာပေါက် တစ်ခုခု စားရမည်။

“သေလို့တော့ မဖြစ်သေး၊ သေမယ်ဆိုရင်တောင် နာကျင်မှ တွေကို လက်စသတ်ပြီးမှ သေရမယ်”

မီးဖိုးခန်းဆီသို့၊ လျှောက်သွားလိုက်တော့ မျက်စီရှုမှာပဲ ပိုးဟပ် သုံးကောင်က တန်းစီပြီး တအိအိ သွားနေကြသည်။ ကွွန်တော် လာနေ

တာကို မြင်တာတောင် အရေးအရာ ပြုစရာဟု မှတ်ယူပုံမပေါ်။ ခြေထောက်နဲ့ တက်နင်းလိုစိတ်တွေကို အတင်း မျိုးချုပစ်နေရသည်။ ပိုးဟပ်တွေ သွားရာ လမ်းကြောင်းကို စပ်စုံပြီး လိုက်ကြည့်မိတော့ ပိုးဟပ်တွေက ပန်းချိခန်းထဲကို တန်းတန်းမတ်မတ် ဝင်သွားကြသည်။ ပိုးဟပ်တွေနောက်ကို ဆက်လိုက်ဖို့ စိတ်ကူးမရှိ။ အလွန်အမင်း ဆာလောင်နေဖြို့ဖြစ်သည့် ဗိုက်ကိုသာ ဖြေရှင်းဖို့ အားထုတ်လိုက်၏။

ထမင်းချက်ဖို့ ဆန်ကို အရင်ရှာရသည်။ ဆန်ပုံးက ဘယ်နားမှာ ရှိနေမှန်းတောင် ကျွန်တော် ရေရေရာရာ မသိ။ နေရာအနဲ့ ရှာကြည့်သော် လည်း မတွေ့။ ဒီပုံအတိုင်းဆို ထမင်းချက်ဖြစ်ဖို့ရာ မမြင်။ ပန်းကန်တွေ ထားရာ စင်ပေါ်မှာ ခေါက်ဆွဲခြောက်ထုပ် တစ်ထုပ်ကို တွေ့၏။ ကိုရှိုးယား ခေါက်ဆွဲထုပ်တော့ မဟုတ်။ ပြည်တွင်းဖြစ် ဂျုံခေါက်ဆွဲထုပ်ကို ကိုင်ကြည့် ပြီး ပြုတ်ပြီးမှ ကြော်စားရမလား၊ သုပ်စားရမလား တွေးရသေးသည်။ အမြတ်စေ တစ်စုံတစ်ဦးက ပြုလုပ်ပေးတာကိုပဲ စားခဲ့ရတော့ ကိုယ့်လက် ကိုယ့်ခြေနဲ့ ခေါက်ဆွဲပြုတ်ဖို့ကိုတောင် ဘယ်က ဘယ်လို့ အစပျိုးရမှန်း မသိ။

ခေါက်ဆွဲထုပ်ကို ကိုင်ထားပြီး ဘာမှ မလုပ်ဖြစ်သေး။ ခေါက်ဆွဲထုပ်ကိုပဲ တစ်ခါမှ မမြင်ဖူးသလို အပြန်ပြန် အလွန်လှန် ကြည့်နေရင်းနာကျင်ခံခေါက်လှသည့် အစိုင်အခဲတွေ ဦးနောက်သွေးကြောက တစ်ဆင့် ရင်ထဲထိ စီးဆင်း ရိုက်ခတ်လာကြသလို ထင်မိသည်။ ရင်ထဲမှာပဲ နေရာအစုံလိုက်လောင်နေလျှက်က အပြင်ကို တိုးထွက်ဖို့ အားယူနေကြသည့် ခံစားမှု တွေ့ကို ဘယ်သူ့ ပယောကမှ မပါပါဘဲ မလိုလားလှစွာ ပြန်လည် တွေ့န်းကန် နေမိသည်။

တစ်အိမ်လုံး တိတ်ဆိတ်ပြုမှုတွေမှာ ခံစားတုန်ယင်မှု အဖျား အခတ်ကလေးမျှ မြင်စေချင်၏။ ဖြစ်နိုင်လျှင် ဒီမီးဖို့ခန်းထဲမှာပဲ ပိုးဟပ်တွေနဲ့ အတူ ထိုင်ချုပစ်လိုက်ချင်သည်။ တရွေ့ရွေ့ ပြေးလွှား အလုပ်ရှုပ်နေကြသည့် ပိုးဟပ်တွေလိုတော့ဖြင့် မဟုတ်။ ဘာကိုမှ ခံစား တုံ့ပြန်လိုမှ မပြုလိုသူ တစ်ဦးလို ပြုမြှင့်မြှင့်သက်သက်ကလေးသာ။

သား ငယ်ငယ်က စားခဲ့ဖူးသည့် ထမင်းကန် လှလှလေးပေါ်က အရှပ်ကလေးက ကျွန်တော့ကို ငေးကြောင်ပြီး ကြည့်နေသည်။ မိသားစုံးယောက်စလုံး၊ ကိုယ့်ပန်းကန်၊ ကိုယ့်မြွှေ့ခန်း၊ ကိုယ့်ခွက်ဆိုးလို့ ပစ္စည်းတွေ

ကို ကိုယ်စီ အသုံးပြုခဲ့ကြတော့ ကျွန်တော် တစ်ယောက်တည်း ကျွန်ရှစ် ခဲ့ချိန်မှာ အသုံးအဆောင် ပစ္စည်းတွေက လိုအပ်တာထက် ပိုများနေခဲ့သည်။

မွန်ကလည်း ကျွန်တော်နဲ့ ကျွေခြားလျှော့ အင်မတန် သန့်သန့် ကလေး နေလိုလျှော့ မဟုတ်လား၊ ဒါမိအသုံးအဆောင် ပစ္စည်းတွေဆိတ်တာ မွန်ကသာ ဝယ်ခြစ်းပြီး စီမံခန့်ခွဲတတ်သူ။ နေထိုင်ရာ အဝန်းအဂိုင်းလေးကို ကျက်သရေရှိလှော့ တင့်တင့်တယ်တယ်ကလေးမှ နှစ်သက်တတ်သူ မွန်ဟာ အနေအထိုင်ကို ဖြစ်သလို နေတတ်ပြီး ပန်းချီရေးဖို့ကလွှဲရင် တခြား ဘယ်အရာကိုမှ ရေရေရာရာ မထိမံတတ်သည့် ကျွန်တော်နဲ့မှ နီးစပ်ခဲ့ရသတဲ့။ ပြီးတော့လည်း အရာရာမှာ စည်းစနစ်တကျ ရှိလာသူ မွန်ဟာ အကျိုးတစ်ထည် ကို နှစ်ရက်လောက် ဝတ်တတ်တဲ့ ကျွန်တော့ကို တမင်များ ချုန်ရစ်လေ သလားဟု ကျွန်တော့မှာ အမြဲတစေ စိတ္တာ ဖြစ်ခဲ့ရသည်။

ခုလည်း မွန် မရှိတော့သည့် အိမ်ဟာ ကျွန်တော်နဲ့ တိုက်တန် လျှော့ပဲ အေးစက် အထိုးကျွန် နေခဲ့ပြီ။ ကျွန်တော်ကတော့ တိုက်ခန်းပေါ်ကနေ လျမ်းမြင်နေရသည့် တခြားတစ်ဖက်ဆီက တိုက်ခန်းတွေရယ်၊ လမ်းမီးတိုင်တွေရယ်နဲ့ လမ်းမတွေကို မျက်ဝင်း အသေးနဲ့ ငေးကောင်းတွေနဲ့။ သို့တိုင် မွန်နဲ့သားဟာ ကျွန်တော့ဆီကို ပြန်မလာခဲ့ပါဘူး။

\*\*\*

[ ၃ ]

ကျွန်တော်သည် နံနက်ခင်းကို ကော်ဖီ တစ်ခွက်နဲ့ အစပျိုးမိပြန်သည်။ ယိမ်းယိုင် ပြုလဲနေသည့် စိတ်တွေကို ပြန်လည် ထူမတ်ဖို့ကြိုးစားရမည်ဟု ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ပဲ သတိပေးပေး ပန်းချီခန်းထဲကို ဝင်လိုက်တာနဲ့ စုတ်တံ့ကိုပင် ကိုင်ဖို့ အားမရှိသူနှင့် ပန်းချီကား အဟောင်းတွေကို ငေးပြီး ပြန်ထွက်လာခဲ့ရသည်သာ။ ဘယ်အရာကိုမှ စိတ်ပါဝင်စားမှု မရှိပါဘဲ အချိန်ပြည့်ဆိုသလို အိမ်ရှုံးဆိုဟပ်မှာပဲ အိပ်ချင်နေသည်။ ဒါမှမဟုတ် ခုလိုပဲ လမ်းမကြိုးကို မျက်တောင်မဆက် ငေးကြည့်ချင်နေ၏။ ဒီလမ်းမတွေ ဆီကနေများ မွန်နဲ့သားဟာ ပြန်လာလေမလားပေါ့။ ကျွန်တော့ ကိုယ်နဲ့ စိတ်အစဉ်မှာ မွန်နဲ့သားရဲ့ အရိပ်အယောင်တွေ ကပ်ငြ

## နေကြတုန်း။

မနက်ခင်းဆိုတော့ နေရောင်ခြည် တရှုံးတစ်ဝက်က အိမ်ထဲကို  
တိုးဝင်ချင်နေကြသည်။ တောင်ဘက်ကို မျက်နှာမူထားသည့် အိမ်ခန်းဆို  
တော့ နေရောင်ခြည်ကတော့ အမြတစေ ထိတွေ့ခွင့် ရနေသည်သာ။  
မှန်တွေ အပြည့် ကာရုံထားသည့် အိမ်ရှုံးခန်း ဒီနေရာကနေ ရပ်ကြည့်  
လိုက်လျှင် ဒီဝန်းကျင်သာမက ပံုလုမ်းလုမ်းက မြင်ကွင်းတွေကိုပါ အတိုင်း  
သား လုမ်းမြင်နေရသည်။ လူတွေနဲ့၊ ကားတွေ၊ လမ်းသွယ်တွေ၊ လမ်းမ  
ကြီးတွေ ပံုဝေးဝေးမှာ မွေးမွေးဖို့မြိုင်နိုင်ကလေး။ ဒီမြင်ကွင်းကို အလုန်  
သဘောတွေခဲ့သူမှာ မွန်သာ ဖြစ်ခဲ့သည်။ မွန်အမေတို့က မဂ်လာလက်ဖဲ့  
အနေနဲ့ ဒီကွန်းဖို့ကို လက်ဖဲ့မယ်ဆိုတော့ ကျွန်းတော့ထက် ပျော်နေခဲ့သူမှာ  
လည်း မွန်သာ ဖြစ်၏။

လက်ထက ကော်ဖီခွက်ကို စားပွဲပေါ် တင်လိုက်သည်။ ထို့နောက်  
စားပွဲပေါ်မှာပဲ ရှိနေသည့် ဖုန်းကို ယူပြီး မှန်နဲ့ရပ်မှာ မြင်နေရသည့်  
ကိုယ့်ပုံရိပ် မိုန်မြိုန်ကို ဓာတ်ပုံရှိက်ယူလိုက်သည်။ ပုံရိပ်မှာ မိုန်ဆိုမှ တကယ်  
မိုန်မြိုန်ရယ်။ နေရောင်ဖျေဖျေ ထိုးကျေနေသည့် မှန်နဲ့တွေ့မှာ အဝါရောင်  
သန်းနေကြသည်။ ဓာတ်ပုံထဲမှာတော့ အကွက်တွေ၊ အစက်အပြောက်တွေနဲ့  
ရောထွေးနေကြပြီး ကျွန်းတော့မျက်နှာကို မဖြင့်ရ။ သို့တိုင် ကိုယ်ခန္ဓာ  
အစိတ်အပိုင်းတွေဟာ အက်ကွဲနေသည့် မှန်တစ်ချပ်လို့ အရေးအကြောင်း  
တွေ ပေါ်နေကြသည်။ ရုတ်တရက် ကြည့်လိုက်လျှင် ပန်းချိုကား တစ်ချပ်  
လိုသာ။ ဘယ်လို ခံစားမူမျိုးနဲ့၊ ရေးခြယ်ထားသည့် ပန်းချိုကားလည်း  
ယတိပြုတ် မပြောတတ်။

ဖုန်းကို စားပွဲပေါ် ပြန်တင်ထားလိုက်ပြီး အေးစက်သည့် ကော်ဖီ  
ခွက်ကို ယူလိုက်၏။ လက်နှစ်ဖက်နှင့် ကော်ဖီခွက်ကို ကျွန်းကျွန်းပါအောင်  
ဆုံးကိုင်လိုက်တော့ အေးစက်မှု အတိအတွေ့ကို ခံစားရသည်။ မတ်တတ်  
ရပ်နေလျက်က လမ်းမကို ထပ်ကြည့်လိုက်တော့ လမ်းမတွေသည် နေရောင်  
ကြောင့်လား မဆိုနိုင် အဝါရောင် ဖြစ်လို့နေကြပြန်၏။ ထိုလမ်းမဘေး  
တစ်ဖက်စီမှာ ကျွန်းတော် မသိသည့် အပင်တွေ စီတန်းနေကြသည်။  
ကျွန်းတော်သည် ပန်းချိုရေးသူ ဖြစ်သော်လည်း ဗဟိုသုတေသန အတော်ကလေး  
နည်းသူဟု မွန် ပြောဖူးသည်ကို သတိရသည်။

‘မွန်က အစီအစဉ် တင်ဆက်သူပဲ၊ ကိုယ့်ထက် ဗဟိုသုတေသန ကြွယ်

တာပေါ့' ဟု အနိုင်ယူစိတ် မရှိ ကျွန်တော် တံ့ပြန်လေ့ရှိသည်။ သို့ကလို ဆိုသော်လည်း မွန်က ဘာမှ မပြောဘဲ လူပို့ရားသက်ဝင်မှ မရှိသည့် မျက်လုံးကြီးတွေနှင့် ကျွန်တော့ကို ပြန်ကြည့်နေတတ်သည်။ ကျွန်တော်က ဘယ်လို အခြေမှာဖြစ်ဖြစ် မွန်းကို အနိုင်မယူချင်။ မွန်နဲ့ တစ်ခုခု အခြေ အတင် ပစ်ရပြီဆုံး စတောင် မစရေသး အရှုံးပေါ်လိုက်တတ်သည်။ သို့ကလို အရာတွေကိုပဲ မွန်မှာ ကျွန်တော့ကို မကျေနပ်နိုင်။

‘ယောက်ရားဖြစ်ပြီး လက်လျှော့လွယ်လိုက်တာ’ ဟု အလိုမကျလွှာ ခဏ ခဏ ပြော၏။ မွန်က ထက်ထက်မြေက်မြေက် ရှိလှသူပို့ပို့ စကားတွေကို တသီးတသန့် ဖောင်ဖွဲ့ပြီး မပြောတတ်သူ ကျွန်တော့ကို အလိုကျပုံမပေါ်။ သို့တိုင် ချစ်မေတ္တာစိတ်နဲ့ အိမ်ထောင်တစ်ခုကို အတူတူ ထူထောင်ဖို့ စိတ်အားထက်သန်မှုကတော့ ကျွန်တော့ထက် မွန်ကသာ ဖို့ခဲ့သည်။

သို့တစေ မွန်ကပဲ ကျွန်တော့ကို ဦးစွာ ပစ်စွာသူ ဖြစ်ခဲ့ပြန်သည်။ ကျွန်တော် နားမလည်နိုင်။ အထူးသဖြင့် အမျိုးသမီးတွေကဲ့ စိတ်ကို ကျွန်တော် နားမလည်။ ဘယ်တော့မှ ရိုးစင်းမနေဟု ခံစားရသည်။ ဒီလို ဆိုတော့ ကျွန်တော်ဟာ အမျိုးသမီးတွေ အများကြီးနဲ့ ပတ်သက် ဆက်နှယ် ဖူးတာတော့ မဟုတ်။ မွန်တစ်ယောက်နဲ့သာပဲ ကျွန်တော့မှာ အတော် ကလေး နားလည်ဖို့ ကြိုးစားရသည်။

ကျွန်တော့ဆီက ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုတွေကို လိုချင်ခဲ့တာ လား။ အပြည့်အဝ ပေးခဲ့တာပဲဟု အာမခံ၏။ ရုံးသွား၊ ရုံးပြန် မအားလပ် နိုင်သည့် မွန်းကိုကြည့်ပြီး စာနာစိတ်နဲ့ အိမ်အလုပ်တွေ ကူပေးခဲ့၏။ မွန် ပင်ပန်းလျှင် ကျွန်တော် ပင်ပန်းသလိုပဲမို့ မွန်းကို အတတ်နိုင်ခဲ့ဗုံး ဖေးမခဲ့၏။ သို့တစေ မွန်က အစိုင်းမှာ ကျွန်တော်နဲ့ အရာအားလုံး ထပ်တူကျသလောက် သားကလေး ကော်ငါးစတော်သည့် အချိန်မှာ ကျွန်တော့အပေါ် လေးစားမှုနဲ့ ချစ်ခင်မှု လျော့ပါးလာခဲ့သည်ဟု ခံစားရသည်။

ဘာကြောင့်ပါလဲ။ ကျွန်တော် မသိ။

\*\*\*

[ ၄ ]

အိမ်ထဲမှာ အတော်ကြာအောင် အောင်းခဲ့သည်မို့ပဲလား မသိ။  
ပြင်ပလေးကို ရှုရှိက်ခွင့်ရတော့ အသစ်တစ်ဖန် မွေးဖွားလာခဲ့သလို  
လတ်ဆတ်မှု ဖြစ်သည်။ သို့တိုင် တွင်းခေါင်းထဲက ထွက်လာသည့် သူတော်  
လို ဝန်းကျင်အသစ်မှာ လင်းလင်းကွင်းကွင်း မြင်နေရသည်ကိုပင် ကျမ်းဝင်မှု  
မရှိ အနေခက်လှ၏။

တကယ်က ဒီနေရာ ဆိုသည်မှာလည်း ကိုယ်တိုင် လိုလိုလားလားနဲ့  
သွားလာလှပ်ရှားခဲ့ဖူးသည့် နေရာ။ ပတ်ဝန်းကျင်ကို ရူးစမ်းသလို တစ်ချက်  
ကြည့်ပြီး နီးစပ်ရာ ထိုင်ခဲ့တစ်ခုမှာ ဝင်ထိုင်နေလိုက်သည်။ ချိန်းဆိုထား  
သည့် အချိန်ထက် စောလာမို့၍ထင်သည်။ ခန်းမထဲမှာ ဘယ်သူမှ မရှိသေး။  
ဝင်လာခါစက တွေ့ရသည့် ကောင်လေးလည်း ဘယ်ကို ရောက်သွားပြီလဲ  
မသိ။ ထွန်းနိုင်ကို ဖုန်းဆက်ရမလား တွေးသည်။

‘တော်ပါတော့ လာတဲ့အခါ တွေ့ရမှာပဲ’ ဟု တွေးလျက်က ဖုန်း  
ကိုတောင် မကြည့်ဖြစ်တော့ ထိုင်လျက်ကပဲ နံရံပေါ်မှာ တစ်ကားချင်းစီ  
ချိတ်ဆွဲထားသည့် ပန်းချိကားတွေကို လိုက်ငေးနေလိုက်သည်။ ပန်းချိ  
ပြောကိုလာဖို့ ထွန်းနိုင် ဖုန်းဆက်တော့ မအဲ့ထဲခဲ့။ ထွန်းနိုင် ပြောရှိတယ်  
ဆိုတာ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက သိပြီးသား။ ပွဲကို လာခဲ့ဖို့ကို  
တတ္တတ်တွော် မှာနေသည့် ထွန်းနိုင်စိတ်ကို အသိအမှတ် ပြုတဲ့အနေနဲ့  
လာခဲ့ရသော်လည်း စိတ်က ပြင်ပနဲ့ ထိတွေ့ဖို့ကို ခုထိ အဆင်သင့်  
မဖြစ်နိုင်သေး။

အိမ်က ထွက်လာတော့လည်း တစ်ကိုယ်တည်း ဘတ်စ်ကားစီးပြီး  
ထွက်လာခဲ့လိုက်သည်။ ထွန်းနိုင်က သူ လာခေါ်မယ် စောင့်နေဟု ပြော  
သော်လည်း ငြင်းပယ်လိုက်၏။ ဘတ်စ်ကား မစီးဖြစ်သည်မှာ နှစ်ပေါင်း  
အတော်ကလေး ကြာခဲ့ပြီ။ ကျောင်းတွန်းက ထွန်းနိုင်တို့နဲ့အတူ ဘတ်စ်ကား  
တိုးရေ့စီးရတာကိုတောင် ပြန်အမှတ်ရသည်။ ပြီးတော့ ဘတ်စ်ကားပေါ်မှာပဲ  
မွန်နဲ့ စတွေ့ခဲ့တာကိုရော့။

အိမ်က ဘာလို့ ဒီလောက် စောစော ထွက်လာခဲ့မိပါလိမ့်။ ထွက်  
လက်စနဲ့ မထူးတော့ပြီဟု စဉ်းစားခဲ့သလား။ မနက်စာဆိုလို့ ကော်ဖီ  
တစ်ခွက်အပြင် ဘာမှ မထည့်ခဲ့ရသေး။ မွန် ရှိစဉ်တွန်းကတော့ မနက်စာ

ဆိတာကို သားနဲ့အတူ ဖယ်ဖယ်ရာရာ စားခဲ့ရ၏။ သို့ကလို အချိန်လေးတွေ ဘာလို့ ကျွန်တော်ဆီက ထွင်ပုံကျွန်ကြသလဲ ကျွန်တော် မသိ။ ခက်ရသည်က ဘယ်နေရာကိုရောက်ရောက်၊ ဘာကိုတွေ့တွေ့ မှန်အရှိပါနဲ့မလွတ်။ မှန် ကတော့ ဘယ်လိုစိတ်နဲ့ ရှင်သန်နေထိုင်နေသလဲ မသိပေမဲ့ ကျွန်တော် ကတော့ မှန်ကို မေ့ဖျောက်ဖို့ ကြီးဦး နေထိုင်နေရင်းမှာပဲ စိတ်တွေက မှန်ဆီ ဦးတည်နေကြသည်။ မခက်ပေဘူးလား။

“ဟာ အောင်လွင်ဗီး၊ စောစောစီးစီးပါလားက”

ခန်းမတံဌးဝကို ကြည့်လိုက်တော့ ထွန်းနိုင်က လက်ထဲမှာ ပစ္စည်းထုပ်တွေ ကိုင်လျက် ဝင်လာသည်။ ထွန်းနိုင်နဲ့အတူ ဝင်လာသည့် မိန်းကလေးကို တစ်ချက် ကြည့်လျက်က ထိုင်ရာက ထြေး ထွန်းနိုင်ကို ပြုးပြရသည်။ ကျွန်တော့ အပြီးမှာ အသက်မဝင်၍ထင် ထွန်းနိုင်က “မပြီးချင်လည်းမပြီးနဲ့ကွာ” ဟု နောက်တော့မှ ပြုးရင်းစွဲထက် ပိုပိုသာသာလေး ပြုးဖြစ်၏။

“ဘာတွေ့လဲ”

“စားစရာ နည်းနည်းပါ၊ ဇည်သည်တွေ စားရအောင်၊ မင်းမနက်စာ စားပြီးပြီးလား”

ကျွန်တော် ခေါင်းညီတ်ရမလို့၊ ခေါင်းခါရမလို့ လုပ်ပြီးမှ ဘာမှ မတု့ပြန်ဖြစ်ဘဲ ထွန်းနိုင်တို့ လူပ်ရှားမှုကိုသာ ပပ်ပေးနေလိုက်သည်။

ပစ္စည်းတွေကို နေရာချေနေသည့် ထွန်းနိုင်က ကျွန်တော်ရှိရာကို လှမ်းလာ၏။ ထို့နောက် ကျွန်တော့ပုံးကို ဖက်လျက်

“မင်း လာတူန်းက ဘယ်သူရှိပဲ၊ တံဌးရော ဘယ်သူ ဖွဲ့ပေးလဲ” ဟု မေးတော့ ကောင်လေးတစ်ယောက်နဲ့ တွေ့တာကို ပြောပြုလိုက်သည်။ ထွန်းနိုင်နဲ့ မတွေ့ဖြစ်သည်မှာ မှန် ဒီမိမ်ကနေ ထွက်သွားချိန်ကတည်းက ဖြစ်မည် ထင်သည်။ သေသေချာချာဆို ငါးလ ပြည့်တော့မည်။

“မနေ့က မလာဘဲ”

ထွန်းနိုင်က ကျွန်တော့ကို ကြည့်လျက် ပြော၏။

“အတူတူပဲလေကွာ၊ ဒီနေ့မှ ပြောက စတာ မဟုတ်ဘူးလား၊ မနေ့က ကားချိတ်တာကို လာ မကူပေးလို့လား”

ထွန်းနိုင် တစ်ချက် ပြုးသည်။

“လာကူပေးဖို့ ပြောတာ မဟုတ်ပါဘူးကွာ၊ မင်းကို အိမ်ထဲက ထွက်လာစေချင်လို့ပါ”

“ခ ထွက်လာဖြေလ” ဟု ကျွန်တော် ပြောတော့ ထွန်းနိုင် ဘာမှမဖြေ။

“င ပန်းချိတွေ ကြည့်ဦးမယ်၊ ရောက်ကတည်းက ထိုင်နေတာ”  
“အင်း၊ အေးဆေးကြည့်၊ အကြံလည်း ပေး”

ထွန်းနိုင် တစ်ဖက်ကို လှည့်ထွက်သွားတော့ တံ့ခါးပေါက်ကနေ ညည်သည်တစ်ယောက် ဝင်လာတာကို တွေ့ရ၏။ ကျွန်တော် ပန်းချိကားတွေ ကိုသာ အာရုံစိုက်နေလိုက်သည်။

ပန်းချိကား အတော်များများကို တစ်နှစ်အတွင်း ရေးထားတာကို တွေ့ရတော့ ‘ဒီကောင် ရေးလျချည်လား’ ဟု မှတ်ချက်ပြမိသည်။ ထွန်းနိုင် ပန်းချိတွေက လတ်ဆတ်သည်။ ကျွန်တော်နဲ့ရေးဟန်နဲ့ မတူ။

ပုံတူကို အင်မတန် နိုင်ပြီး၊ ဓာတ်ပုံ တစ်ပုံကို ကြည့်နေရသလို လှပ်ရှားသက်ဝင်မှ အပြည့်ရှိ၏။ ထွန်းနိုင်၏ အားသာချက်က ဓာတ်ပုံတစ်ပုံ ကို ကြည့်ပြီး လှယူပပ၊ သေသေသပ်ပပ ဆွဲနိုင်ခြင်း ဖြစ်သည်။ ကျွန်တော် ကျတော့ ပုံတူတွေကို မဆွဲတတ်။ အားမသန်။ စိတ်ကူးထဲရှိရာ ချရေးလိုက်မှ နေသာထိုင်သာရှိသည် ပန်းချိရေးသူသာ။ ကျွန်တော် ပန်းချိကို တစ်ခါ တစ်ရုံမှာ ကျွန်တော်တောင် ဘာသာမပြန်နိုင်တာမျိုးတွေ ဖြစ်ဖူး၏။

‘အိမ်အိပ်ပျက်’ ဟု အမည်ပေးထားသည့် ပန်းချိကားကို ကျွန်တော် မဖိုတ်မသုန် ငေးကြည့်နေလိုက်သည်။ ဒီကားကို ဘယ်လို ရည်ရွယ်ချက်နဲ့ ထွန်းနိုင် ဆွဲထားသလဲ မသိ။ စိတ်ထဲမှာတော့ တစ်နေရာရာမှာ မြင်ဖူးသလို ခံစားရသည်။ ဘယ်နေရာမှာလဲ အတပ်မပြောနိုင်။

ပျဉ်ထောင်အိမ် တစ်လုံးသာ ဖြစ်သည်။ သစ်ပင်တွေ ရစ်သိုင်းထား ပြီး ရေနံချေးဝနေသည်ဟု ထင်ရသည့် ခြေတံရှည် အိမ်တစ်လုံး။ လောက် ထစ်တွေဟာ ညီညာမနေဘဲ အိမ်အိပ်သည့်အတိုင်း ယိမ်းယိမ်းယိုင်ယိုင် ရေးဆွဲထားသည်။ ပန်းချိထဲမှာတော့ အိမ်ကို အသားပေးထားသည့်ဟု ထင်ရသော်လည်း ကျွန်တော်ကတော့ ထွန်းနိုင် ခြယ်ထားသည့် ကောင်းကင် အဖြူရောင်ကိုပဲ သဘောတွေ့နေမိသည်။ ကောင်းကင်ဟာ ပြာတယ်ဟု နားလည်ထားကြသော်လည်း ထွန်းနိုင်ကတော့ ကောင်းကင်ကို အဖြူအဖြစ် ထားလိုက်သည်။ အိမ်အိပ်က ပြတင်းတွေကို အသေးစိတ် ရေးပြထားပြီး ပြတင်းတံ့ခါးတွေဟာ နှစ်ရှည်လများ ကြာညာင်းနေကြသဖြင့် ပြီကျောက်စီးနေကြပြီ။ ပြတင်းပေါက်တွေပေါ်မှာ ခိုင်ခံ့မနေဘဲ အိမ်နံ့ပေါ်မှာ

တွဲလဲကျနေသည့် ပြတင်းတံခါးချပ် အချို့ကို မြင်နေရသည်မှာ အစောင့် အရောက်ကင်းပြီး ထိုးတည်းနိုင်လှသည့် အိမ်အို၏ ထိခိုက်နာကျင်မှုကို မြင်နေရသည်။

‘အိမ်အိုပျက်’ ပန်းချိကားကို ကြည့်ရင်း ‘ဒီကောင် တယ်တော်တဲ့ ကောင်’ ဟု ထောမနာပြရင်း ထွန်းနိုင်ကို လူညွှေကြည့်တော့ မည့်သည် တွေနဲ့ စကားကောင်းနေပြီ။

ကျွန်တော်နဲ့ ထွန်းနိုင်မှာ အနုပညာသမားချင်းမှို့၊ ကျောင်းနေဘက် သူငယ်ချင်းမှို့၊ ပေါင်းသင်းခင်မင်ကြသော်လည်း ကျွန်တော်က အိမ်ထဲမှာ၊ ဒါမှုမဟုတ် တစ်နေရာရာမှာ တစ်ခုခုကို စိတ်နှစ်ပြီး အေးအေးဆေးဆေး လုပ်နေရတာကို နှစ်သက်သူ။ ထွန်းနိုင်ကျတော့ ဘယ်အချိန်မဆို ကြည့်လိုက်လျှင် အပေါင်းအသင်း မိတ်ဆွေတွေနဲ့ ပိုင်းဖွဲ့နေတတ်ပြီး လူတွေ အများကြီး ကြားထဲမှာလည်း အကြောင်းအရာ တစ်ခုခုကို စိတ်ပါလက်ပါ ပြောနေတတ်သူ။

ကျွန်တော်ကတော့ ထွန်းနိုင်နဲ့တွေ့လျှင် အစဉ်သဖြင့် နှစ်ကိုယ်တည်း တွေ့ရတာကိုပဲ လိုလား၏။ ထွန်းနိုင် မိတ်ဆွေ တစ်ယောက်ယောက် ပါလာလျှင် သုံးယောက် ဖြစ်သွားတော့ ကျွန်တော်သည် နားထောင်သူအဖြစ် အလိုလို ရောက်သွားသည်။ ကျွန်တော်မှာ ပန်းချိပါရမီ ပါသော်လည်း ထွန်းနိုင်လို တွေ့တဲ့သူနဲ့ မိတ်ဆွေဖွဲ့ ခင်မင်နိုင်သည့် စွမ်းအင်ပါရမိပျိုးမရှိ။ မွန်ကလည်း ကျွန်တော်ကို ဒီအတွက် ခဏေခဏ ပြောဖူး၏။

ခဏေနေတော့ ကော်ဖိတစ်ခွက်ကို ယူပြီး ထွန်းနိုင် ကျွန်တော့ အနား ရောက်လာသည်။

“စကားလေး ဘာလေး လာပြောလေကွာ၊ ဟိုမှာ မင်းကို မေးနေ ကြတယ်”

ကျွန်တော် လှမ်းကြည့်လိုက်တော့ စီနီယာ၊ ဂျိနီယာ ဆရာသမား တွေ၊ မျက်မှန်းတန်းမိရုံ မိတ်ဆွေတချို့ကို တွေ့ရသည်။ ထိုင်ရာကမထဘဲ လှမ်းပြီးပြုလိုက်၏။

“သွားပါကွာ၊ ငါ စကားတွေ ဖောင်ဖွဲ့ပြောချင်တဲ့ စိတ်အခြေအနေ မဟုတ်တာ မင်းလည်း သိသားနဲ့၊ အေးဆေး မည့်ခံလိုက်ဦး၊ ပြီးမှ နေ့လယ်စာ တစ်ခုခု သွားစားကြတာပေါ့”

ကျွန်တော် မွန်းကို ပြောနေကျ လေသံပျိုးနဲ့ ထွန်းနိုင်ကို ပြော

လိုက်တော့ ဘာမှ မပေါ်တော့ဘဲ လူညွှန်တွက်သွားသည်။ ပြွဲကို လာကြည့်သည့် လူတွေကို လိုက်ကြည့်နေရင်း အသိမိတ်ဆွဲကို ဝင်လာနေတာကိုတွေ့နေရသော်လည်း ဖက်လဲတက်း နှုတ်ဆက်ဖို့ကို မေ့လျော့နေဟန် ဆောင်နေလိုက်သည်။

နှုတ်ဆက်နေလျှင် မွန်နဲ့ ပြစ်ပျက်သည့် အကြောင်းတွေ အလိုက်မသိ မေးကြေားမည်။ ‘မဖြေချင်ပါဘူးဘူး’ဟု စိတ်တဲ့ရှိသမျှ ပြောချုပစ်လိုက်လို့ ရတာမျိုး မဟုတ်။ ရင်ထဲက ဒဏ်ရာတွေကို တူးဆွဲပြရည့်မည်။ ထိုင်နေရင်းမှာပဲ ဘယ်သူမှ ကျွန်ုတော့ဆီ ဦးတည် မလာပါဘဲ လူတွေ အစုလိုက် အပြုလိုက်ကြီး တိုးဝင်လာနေသလို ခံစားလာရ၏။

မဖြစ်တော့ဘူးဟု တွေးလျက်က ပြတင်းရှုရာဆီ လျောက်လာခဲ့လိုက်သည်။ သို့တစေ ပြတင်းပေါက်နားမှာ ကျွန်ုတော့ထက် နေရာဦးသူက ရှိနေပြန်၏။ ဘယ်လိုလုပ်ရမှန်းမသိ၊ သူ့ဘာဘူး ရပ်နေတာပဲဆိုပြီး ဘေးနားကနေ မသိမသာ သွားရပ်ရမလား၊ ပြန်လှည့်လာရမလား ဝေခွဲမရ။ ခြေလှမ်းတွေ တုံ့ဆွဲခံထားရသူလို ကျောပေးထားသည့် မိန်းကလေးကို အစီအစဉ် မရှိပါဘဲ ငေးမိ၏။ ပြီးမှ သတိဝင်လာကာ ထိုင်ခဲ့သည့် နေရာကို ပြန်သွားရမှာပဲဟု တွေးပြီး ပြန်အလှည့်မှာပဲ

“ဒီနေရာမှာ နေမလို့လား”

ကျွန်ုတော် ပြန်လှည့်ကြည့်လိုက်သည်။ ဆံနှုတ်တွေကို စုစည်းချည်နောင်ထားသည် ဆိုသော်လည်း သေသေသပ်သပ် မရှိပါဘဲ ပြောလျှော့ကျေနေပြီး နယ်းပေါ်က ဆံနှုတ်တွေ ပြတင်းက တိုးဝင်နေသည့် လေကြောင့် တယ်ယ်လူပဲ ဖြစ်နေသည်ကို သတိထားမိသည်။ မျက်လုံးတွေ ကြည့်တောက်ပြီး လောကြေားနဲ့ အဆက်အသွယ် မရှိသူလို့။ ‘ပန်းချီပြွဲကို လာပြီး ဒီရောင်က ပြတင်းပေါက်နားမှာ ရပ်ပြီး ဘာလုပ်နေပါလိမ့်’ ဟု တွေးမိသည်။ ကျွန်ုတော့လိုပဲ လူတွေကို ရှောင်နေတာလားဟု ကိုယ့်စိတ်နဲ့ နှိုင်းယှဉ်လိုက်ရင်းက ဘာမှမဖြစ်သလို

“မဟုတ်ပါဘူး၊ ရပါတယ်၊ နေပါ”

ဟု တစ်ခွန်းပြောလျက် ပြန်ထွက်လာခဲ့၏။

\*\*\*

[ ၅ ]

နောက်မှန်းမသိ ရောက်လာခဲ့ပြီ။ သို့တိုင် ရွှေက်ကြော်တွေ  
မွတ်တိုက် ရှုပ်ပြုးကြတယ် ဆိတ္တာမျိုးကို သေသေချာချာ ခံစားပို့ နှစ်ပေါင်း  
များစွာ ကျွန်တော် မေ့လျှော့နေခဲ့သည်။ မွန် ထွက်သွားတော့မှ အရာရာကို  
တစ်ဖော် ပြန်ခံစားရဖို့ ဖြစ်လာခဲ့သလား မသိ။

ထွန်းနိုင် ပန်းချီပြုပွဲကို ဘတ်စ်ကားနဲ့ သွားခဲ့တာကို ပြန် အမှတ်ရ  
လာသည်။

“ကားနဲ့ပဲ လာတာမဟုတ်လား” ဟု သက်သောင့်သက်သာ  
ထွန်းနိုင် မေးသည်ကို “ဘတ်စ်ကားနဲ့” ဟု ချက်ချင်းဖြေတော့ ထွန်းနိုင်က  
ကျွန်တော့ကို အထူးအဆန်း သတ္တဝါတစ်ကောင်လို့ ကြည့်နေခဲ့သည်။  
ဘာလို့ အဲဒီလို့ ကြည့်လဲ ကျွန်တော် မသိ။ ကျွန်တော်သည် လူချမ်းသာ  
မိသားစုက ဓမ္မးဖွားလာတာ မဟုတ်တာကို ထွန်းနိုင် သိ၏။ ကျောင်းတုန်း  
ကလည်း ဘတ်စ်ကားပေါ် တိုးတိုးရော့ရော့ စီးရတာကို နေသားကျေခဲ့သူပေပဲ။

သေချာတာက ကျွန်တော် စီးနေကျ ကား ဘယ်ရောက်သွားလဲဟု  
ထွန်းနိုင် စဉ်းစားနေလိမ့်မည်။ ကျွန်တော် တရာတ်တရ မရှင်းပြဖြစ်။  
လောလောဆယ်မှာ မွန်နဲ့ပတ်သက်တာတွေ ဘယ်သူ့ကိုမှ မရှင်းပြ၊ အထူး  
ဖြေမပြချင်သေး။

နောက် အလွန်အမင်း ကျွဲတောက် ပူးလောင်နေ၏။ အကာအရုံ  
တစ်ခုခု မပါဘဲ အပြင်ကို သွားဖို့မကောင်းသည့် အခြေအနေ။ သို့တိုင်  
ကျွန်တော်ကိုယ်တိုင် ဘာအကာအရုံမှ မပါဘဲ သစ်ပင်အောက်မှာ ထိုင်နေ  
ခြင်း ဖြစ်သည်။ ကျွန်တော် နေထိုင်ရာ တိုက်ခန်းတွေနဲ့ မဝေးသည့်  
နေရာ တစ်ခုမှာ လာထိုင်နေခြင်း ဖြစ်သည်။ တိုက်ခန်းတွေက အတော်  
ကလေး ကျယ်ကျယ်ဝန်းဝန်း ရှိတော့ ကားလမ်းမဆီးကို ထွက်သည့်  
လမ်းသွယ်တွေထဲမှာ သစ်ပင်ရိပ်တွေနဲ့ ဝေဆာနေသည်။ ကျွန်တော်  
အိပ်ခန်းပေါ်ကနေ မကြာခဏ လှမ်းမျော်နေကျ ဒီနေရာမှာ ခုလို့ အေးအေး  
လူလူ လာထိုင်ဖြစ်လိမ့်မယ်ဟု ဘယ်တုန်းကမှ မတွေးခဲ့။ ဘဝက  
တကယ်ကို တွေးမထားတာတွေ ဖြစ်လာခဲ့၏။

ထိုင်နေရာကနေ ကားလမ်းမဆီး ငေးကြည့်ဖြစ်၏။ တရာတ် သွား  
လာနေကြသည့် ကားတွေ၊ အသံတွေ။ မလှမ်းမကမ်း မှတ်တိုင်တစ်ခုမှာ

အလွမ်းမြစ်ရိုးတစ်လျှောက် စီးပောင်းနှစ်ပြုပြုနေသော

ဘတ်စ်ကား တစ်စီး ထိုးရပ်သည်။ ထို့နောက် တစ်မိနစ်မျှအကြာ ဘီးလိုမဲ့ ထွက်ခွာသွား၏။

ကျွန်ုတော့စိတ်တွေသည် ထို့ဘတ်စ်ကားနောက်ကို အပြီး လိုက်သွားကြပြီး မိရာ မှတ်တိုင်ကနေ အတင်း တွယ်လိုက်တော့ နှစ်ယောက် ထိုင်ခုံမှာ တစ်ယောက်တည်း ထိုင်နေသည့် မွန်ကို တွေ့ရသည်။

သူ့နဲ့တေးမှာ ဝင်ထိုင်တော့ မွန်က ကျွန်ုတော့ကို တစ်ချက် ငော်လည့်သည်။ တစ်ချက်ဆိုမှ တကယ်ကို တစ်ချက်တည်း။ ထို့နောက် ဘာမှမပြောပါဘဲ ကျောင်းစာအပ်လား၊ ဝါဌာစာအပ်လား အလွယ်မသိနိုင် သည့် စာအုပ်ကို သဲကြီးမဲကြီး ကြည့်နေ၏။

ကားက ရုတ်တရရှု ဘရိတ်ကို ဆောင့်နင်းလိုက်တော့ ကျွန်ုတော့ ကိုယ်ခန္ဓာသည် အရှိန် မထိန်းနိုင်ဘဲ မွန်ဘက်ကို ယိမ်းထိုးကျု၏။ ထိုတစ်ခါ မှာလည်း မွန်က ကျွန်ုတော့ကို တစ်ချက် ကြည့်ပြန်သည်။ တမင် လုပ်တာ မဟုတ်ကြောင်း ဘာမှ ဖြောင်းချက် ပေးမနေ။ ကားတစ်စီးလုံးမှာ ကျွန်ုတော့ တစ်ယောက်တည်း ယိမ်းထိုးနေတာ မဟုတ်ကြောင်း မွန် သိပေလိမ့်မည်။

မွန်ရှင်ခွင်ထဲက အသာကလေး သပ်လျှို့တင်ထားသည့် လွယ်အိတ် ကို ကြည့်လိုက်တော့ ကျွန်ုတော့မျက်ဝန်းတွေ အရောင်တော်ကိုစွာနဲ့ မွန် မျက်နှာကို တစ်ချက် ကြည့်ဖြစ်သည်။ ဒီတစ်ခါတော့ မွန်သည် ကျွန်ုတော့ကို အထူးအဆန်းသဖြய် ပြန်ကြည့်၏။ ကျွန်ုတော့ ဆိတ်ဆိတ် နေလိုက်ဖို့ကို မတွေးတော့ဘဲ ရုတ်တရရှု မွန်ကို ပြီးပြလိုက်တော့ မွန်က ‘ဘာလဲဟ’ ဆိုသည် အမှုအရာနဲ့ ထပ်ဆင့် ကြည့်လာသည်။

တကယ်က ကျွန်ုတော့ အချိုသာဆုံး ပြီးပြလိုက်သည်သာ။ မွန်က ဘယ်လို ထင်သွားသလဲ မသိ။ အရူကြောင်ကြောင် ကောင်လို့မှား ထင်သွား ပြီလား။ တစ်စုံတစ်ယောက်ကို ဦးစွာ နှုတ်ဆက် မိတ်ဖွဲ့ဖို့ ဝန်လေးလှသော် လည်း ဘာလိုမှန်းမသိ မွန်ကိုတော့ ကျွန်ုတော့ ဦးညွတ်ချင်မိသည်။ ကျွန်ုတော့သည် ဘေးတိုက် အနေအထားမှာပဲ မွန်မျက်နှာကို ကြည့်လျက် ကျွန်ုတော့လွယ်အိတ်ကို ဆောင်ပြလိုက်မှ မွန်က သူ့ရှင်ခွင်ထဲက လွယ်အိတ် ကို ပြန်ငံကြည့်သည်။ ထိုမှ သဘောပေါက်သွားသလို ခပ်ရှိရှိလေး တစ်ချက် ပြီးပြ၏။

“ပန်းချို့ကြာနကလားဟင်” ဟု ကျွန်ုတော့ အရဲစွန် မေးသည်ကို နှုတ်က မဖြေပါဘဲ ခေါင်းခါပြတော့ ကျွန်ုတော့မှာ သိလိုစိတ် ပြင်းပြလာ

ရသည်။ သို့တိုင် ဘယ်ဌာနကပါဟု တိတိပပ ပြန်မဖြတော့ မသိစေချင် ၍ပဲလားဆိုပြီး သိလိုလျက်နဲ့ အလိုက်သတိ ထပ် မမေးဖြစ်။

ကျွန်တော်သည် ထိနောက ကျောင်းကို မရောက်မချင်း မွန်းကိုပဲ မသိမသာလေး ခိုးငေးလာခဲ့၏။ ဆံနှစ်တွေကို မစည်းနောင်ဘဲ ကျောပေါ်မှာ ဖြန့်ချထားတော့ လေအရွှေမှာ ကျွန်တော်နှင့်သာဝဆီ လာတို့ထိနေကြသည် ဆံနှစ်တွေကို မရည်ရွယ်ဘဲ ရှာရှိက်နေရသည်။ ခေါင်းလျှော်လာပုံရသည် ထိုဆံနှစ်တွေဟာ ငြင်းပယ်ချင်စရာ တစ်စက်ကလေးမှ မရှိ။ ဘေးတိုက် အနေအထားမှာပဲ မသိမသာ ခိုးငေးလျက် လူမိသွားမှာလည်း ကြောက်သေး တော့ ကျွန်တော်မှာ ထိုင်နေလျက် ဘေးလူဆီက တစ်ခုခု အလစ်သုတ်ချင် နေသည့်ပုံစံ ပေါ်နေလိမ့်မည်။

ဘတ်စကားကလည်း ထိုနောကမှ ပိုပြီး မြန်ဆန်နေသလို ခံစားနေ ရသည်။ ဆင်းရမည့် မှတ်တိုင်ကို ရောက်တော့ ကျွန်တော်ရော မွန်ပါ ကားပေါ်က ဆင်းလိုက်ကြသည်။ ကျောင်းဝန်းကို ဝင်သည့်တိုင် ကျွန်တော် သည် ပန်းချီဌာနဘက်ကို ခြေားဦး မလှည့်နိုင်သေး။ ကျွန်တော်နဲ့ ဆန့်ကျင် ဘက်ကို ဦးတည်သွားသည့် မွန်နောက်ကို အသာလေး လိုက်ကြည့်ပြီး အမြင်ကနေ မွန် ပျောက်ကွယ်သွားမှ ကျွန်တော် လိုရာသို့ ခရီးဆက်ခဲ့သည်။

ထိုနော်မှာပင် မွန်နဲ့ ပထမဆုံး စတွေ့ခဲ့ခြင်း ဖြစ်လေ၏။

\*\*\*

[ ၆ ]

### “မလာတော့ပါဘူးကွာ”

ဘယ်ကိုမှ ထွက်လိုစိတ်မရှိတော့ ထွန်းနိုင်ကို အတုံးအဆိုင်း မရှိ တုံးပြန်လိုက်သည်။ ထွန်းနိုင်သည် ကျွန်တော် တုံးပြန်ပုံကို ဖုန်းထဲကနေ နားထောင်ပြီး အတော်ကလေး အားမလို အားမရ ဖြစ်နေလိမ့်မည်။ သို့တစေ ထွန်းနိုင် လက်မလျှော့။

“မင်း လောလောဆယ် ပန်းချီ မရေးသေးဘူး မဟုတ်လား၊ လာကူရှုံးပါကွာ၊ ဒီလထဲ သင်တန်းသားတွေ များတယ်၊ ငါ တစ်ယောက် တည်း မနိုင်ချင်တော့ဘူး၊ မင်းကို အလကား ခေါ်ဘာ မဟုတ်ပါဘူး

အလွမ်းမြစ်ရိုးတစ်လျှောက် စီးပေါ်ရင်းနှစ်ခုပြုပြုဖော်သော

## အောင်လွင်ဦးရု”

ပြု့နေ့က ထွန်းနိုင်၏ ပန်းချိုသင်တန်း အကြောင်းကို အသေးစိတ် ကြားသိခဲ့ရ၏။ ဖွင့်ထားတာ မကြာသေးပေမဲ့ သင်တန်းသားတွေ အတော် ကလေး များသည့်အကြောင်း။

“မင်း လာခဲ့ပါလား” ဟု ထွန်းနိုင် ပြောသည်ကို မကြားဟန် ဆောင်လျက်က လက်ဖက်ရည်ခွက်ကို ဟန်ပါပါ သောက်ပြခဲ့သည်ကို သတိ ရ၏။

ကျွန်ုတ် ထွန်းနိုင်ကို ဘယ်လို ပြောရမလဲ မသိ။ တကယ် လိုအပ်လို့ လိုလိုလားလားနဲ့ ခေါ်နေမှန်း သိသော်လည်း လုပ်စရာတွေ၊ ရှင်းစရာတွေ မပြီးပြတ်သဘွေး တစ်က ပြန်စုံ၍ မလွယ်။ ဘဝကို ပုံမှန် အတိုင်း ရှင်သန် နေထိုင်ဖို့ဆိုတာ ပုံမှန် မဖြစ်ခဲ့ရခြင်းတွေကို ရှင်းလင်းပြီးမှ အဆင်သင့်နိုင်မည်ကို ထွန်းနိုင်ကို ဘယ်လို ပြောပြရပါ။

“ငါ မွန်နဲ့ ရှင်းစရာတွေ ရှိသေးတယ် ထွန်းနိုင်”

လေသံပျော့နဲ့ ပြောတော့ ထွန်းနိုင်ခံ့က ဘာသံမှ မကြားရ။ အသက်ရှားသံ သဲသဲကိုသာ ကြားနေရသည်။ နှစ်ဦးသား ဘာမှမပြောဘဲ စက္ကန်မျှ တိတ်ဆိတ်နေရင်းက ထွန်းနိုင်ဆိုက အသံ ထွက်လာ၏။

“မွန်နဲ့ ဖြစ်တဲ့ကိစ္စတွေကို ငါလည်း အသေးစိတ် သိပါရစော်း၊ မင်းဟာက မဟုတ်သေးဘူး၊ တစ်ယောက်တည်း သန်မာချင်ယောင် မဆောင်စမ်းပါနဲ့ကွာ၊ ကုစ္စရာရှိတာ ကူရအောင်”

ထွန်းနိုင် စကားကြောင့် ကျေးဇူးတင်ရသော်လည်း ကျွန်ုတ် ကိစ္စက တစ်စုံတစ်ယောက် ကူလိုက်လို့ ပြီးပြတ်သွားမည့် ကိစ္စမျိုး မဟုတ်။ ထွန်းနိုင် ထင်နေသလို ပေါ့ပေါ့လေး မဟုတ်။ ထွန်းနိုင် မသိသေးသည်က မွန်နဲ့ ကျွန်ုတ်မှာ နှစ်ဦးသဘောတူ ကွာရှင်းပြတ်ခဲ့ခဲ့ကြခြင်း မဟုတ်။ မွန် တစ်ယောက်တည်း သူ့သဘောနဲ့ သားကိုခေါ်ပြီး ကျွန်ုတ်ကို ထားရစ် ခဲ့ခြင်း ဖြစ်သည်။

ရှင်းစရာတွေ ဆိုတာကလည်း ထွန်းနိုင် ထင်သလို လင်မယား ကွာရှင်းပြတ်ခဲ့ရခြင်း ကိစ္စသဘောတရားတွေထက် မွန်နဲ့ပတ်သက်နေသည့် ကျွန်ုတ် နှလုံးသားရေးကိစ္စ အရှုပ်အထွေးတွေပဲ ဖြစ်သည်။ လွမ်းဆွတ် ခြင်းကို ကုစ္စဖို့၊ အောက်မေ့ သတိရခြင်းတွေကို ခဝါချို့၊ မွန်အရိုပ်တွေက လွတ်ဖို့၊ ကျွန်ုတ် ဘဝထဲမှာ မွန်ဆိုတဲ့ အမျိုးသမီး တစ်ယောက် ဝင်လာ

ခဲ့ခြင်း မရှိခဲ့သလို ပြန်လည် ရှင်သနဖို့ဆိုတာ ထွန်းနိုင်ဆီမှာ ပန်းချိသက်တန်း ပို့ချုလိုက်ရှုနဲ့ ပြီးမြောက်သွားမည် အရာမျိုး မဟုတ်။ အရာအားလုံးထက် စိတ်တွေကို ပုံအပ်နိုင်းခဲ့သူ ကျွန်တော်၏ စိတ်အခြေအနေ ဘယ်လိုဘယ်ပုံဆို ဆိုက်ရောက်နေသလဲ ကျွန်တော်ကလွှဲပြီး ဘယ်သူမှ မသိနိုင်။ ကျွန်တော် မိသားစုပင် မသိ။

အိမ်ထောင် ရပ်ဆိုင်းရခြင်းဟာ ကျွန်တော်နဲ့ မွန်သာ သက်ဆိုင် သည်မို့ အမေတို့က မွန်ကိုပဲ ကျွန်တော်က လိုလိုလားလား လက်လွှတ် လိုက်သလို၊ ကျွန်တော်ကြောင့်ပဲ မွန်က ထွက်ခွာရသလိုလို ထင်နေသည် ကိုလည်း တက္ကားတကာ မဖြေရှင်းဖြစ်။ မွန်နဲ့သား မရှိတော့သည့် အိမ်ထဲမှာ မွန်တို့၏ ကိုယ်ငွေတွေကို လိုက်လဲ ရှာဖွေရင်း အချိန်တွေ ရပ်ဆိုင်းနေသူ တစ်ယောက်လို့ ဖြစ်နေရတာတွေကိုလည်း ဘယ်သူ့ကိုမှ မသိစေလို့။

တစ်နေ့နေ့တော့ မွန်ကို မေ့ပျောက်နိုင်မည့် အခွင့်အရေးနဲ့ အကြောင်းတရား ပေါ်လာမှာလေဟု အားတင်းရင်း နာရီလက်တံ့ အချွဲ အလျားကိုပဲ စောင့်ဆိုင်းနေရ၏။

“ကျေးဇူးပဲကွာ၊ တစ်ရက် လာပါၢီးမယ်”

ကျွန်တော် စိတ်ပေါ့ပါးသလို ထွန်းနိုင်ကို ပြောလိုက်သည်။ ထွန်းနိုင် သက်ပြင်းချသံကို ဖုန်းထဲကနေ အတိုင်းသား ကြားနေရသည်။

“ငါလည်း လာဦးမယ်ကွာ” ဟုဆိုကာ ထွန်းနိုင် ဖုန်းချသွား၏

ထွန်းနိုင်နှင့် ဖုန်းပြောပြီးတော့ ဆိုဟပေါ် ပစ်လဲချလိုက်၏။ နယူးပေါ် လက်တင်ပြီး မျက်လုံးတွေကို မိတ်ပစ်လိုက်တော့ မွန်ပုံရိုက်က ဝင်လာ သည်။ ထို့နောက် သားပုံရိုက်လေး ထပ်ဝင်လာတော့ ပျောက်သွားမှာ နိုးစိတ်နဲ့ မျက်လုံးကို မဖွင့်ရက်။

တကယ်တမ်း ကျွန်တော် ခံစားနေရတာ အထိုးကျွန်မှာ ဖြစ်၏။ သို့ကလိုဆို ထိုအထိုးကျွန်မှာကို ကူသစွမ်း မရှိတော့ပြီးလားဆိုလျှင်လည်း မဟုတ်သေး။ ကျွန်တော်မှာ စိတ်တစ်နေရာစာကလေးမှာဖြစ်ဖြစ် မွန်ကို နေရာ ပေးထားချင်တာဖြစ်သည်။ ကျွန်တော် မကြြုးစားရပါဘဲ လွယ်လွယ် ကလေး မွန် ပျောက်ရသွားမည်ဆိုလျှင် ကျွန်တော်ကိုယ် ကျွန်တော် ကျေနပ် နိုင်မည် မဟုတ်။

တစ်ခါတစ်ရုံမှာ မွန်ဆီ အပြေးလိုက်သွားပြီး ‘ဘာလို့လဲကွာ’ ဟု မချိတ်ကဲ မေးပစ်လိုက်ချင်သည်။ ကျွန်တော်သာ မွန်စိတ်တွေကို

အလွမ်းမြစ်ရှိုးတစ်လျောက် စီးပေါ်ရင်းနှင့်ပြုပေါ်နေသော

အစာမကျစေခဲ့သူ တစ်ဦးအဖြစ် ကိုယ့်ကိုယ်ကိုယ် ခံယူလိုက်သည်။ တစ်စုံ တစ်ဦးက မွန်ကို မကောင်းမြင်ကြမှာကို ကျွန်တော် မလိုလား။

မွန်နဲ့ ကွဲကွာခဲ့စဉ်က အမေတို့က ‘ဘယ်လိုဖြစ်ကြတာလဲ’ ဟု မေးတော့ ‘ကျွန်တော့ အဖြစ်တွေပါ’ ဟု အသာတကြည် ဝန်ခံခဲ့သည်ကို အမော့မှာ မိခင်စိတ်နဲ့ နာကျင်ခံခဲ့ကို မယုံကြည်နိုင် ဖြစ်ရသော်လည်း ကျွန်တော်ကိုယ်၌က မွန်က ထားရစ်ခဲ့ချင်အောင် ကျွန်တော် ပြမှုခဲ့တာပါ ဗျာ’ ဟု မျက်ရည်တွေ ဝေသီလျက် ပြောချိန်မှာ အမေသည် ကျွန်တော့ အိမ်မှာ ညပင် မအပိုခဲ့ဘဲ ချက်ချင်း နယ်ကို ပြန်သွားလေ၏။

တကယ်တမ်း ကျွန်တော်လည်း ဒီအိမ်ခန်းထဲမှာ နေရတာကို အတော်ကလေး ပြီးငွေ့၊ စိတ်ကုန်လာပြီ ဖြစ်၏။ ထွန်းနိုင်ဆီကို မဟုတ်သော် လည်း တစ်နေရာရာကို ယာယိဖြစ်ဖြစ် ထွက်ခွာရတော့မည်ဟု ကိုယ့်ကိုယ် ကိုယ် မကြာခဏ သတိပေးနေမိသည်။

မွန်နဲ့ အပြီးပြတ် ရှင်းရမည့် ကိစ္စတွေကိုလည်း ရင်မဆိုင်ချင်သေး သဖြင့် တမင်ပဲ ဟိုဒီဇွဲနောက်ခြင်းသာ။ ဒီကြားထဲ မွန်ဘက်ကသာ ဆက်သွယ် လာလျင်တော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရှင်းကိုရှင်းရမည်။

ကျွန်တော်သည် မွန် ကျွန်တော့ကို ထားရစ်ခဲ့ဖို့ ဘယ်အချိန် ကတည်းက စိတ်အား ထက်သန်နေသလဲ၊ ကျွန်တော့ နောက်ကွယ်မှာ ဘယ်လို အစီအစဉ်တွေ ချနေခဲ့သလဲ ကျွန်တော် မသိ။ ဒါမှာဟုတ် ကျွန်တော့ကို ချုန်ရစ်မှ ဖြစ်တော့မည့် အခြေအနေ တစ်ခုခု မွန်ဆီမှာ ဖြစ်ပေါ်ခဲ့သလား။

\*\*\*

[ ? ]

ကမ်းစပ်ကို ရေရှိုင်းတွေ တဘုတ်ဘုတ် ရိုက်ခတ်လျက် ရှိသည်။ ပိုလှမ်းလှမ်းမှာ ငါးဖမ်းလျေတွေ တရွေ့ရွေ့ သွားလာနေကြတာကို ကြည့်ပြီး ငယ်ငယ်က အဖော့အတူ လောကလေးပေါ်ကနေ ငါးများခဲ့ရတာကို သတိရ လာသည်။ မိုးရာသီမှာ မြေကြီးထဲကနေ တိကောင်တွေ တူးပြီး ငါးများ ခဲ့ကြသည့် အချိန် အရွှေအလျားကနေ မွန်နဲ့ တွေ့ဆုံးချိန်ထိ ဘဝဟာ

အတော်ကလေး ပြည့်စုံခဲ့သည်ဟု ဆိုရမည် ဖြစ်၏။

ခုတော့ မူန် မရှိတော့ပြီဖြစ်သည် အိမ်ခန်းထဲကနေ မွေးရပ်ကို  
တစ်ဖန် လှည့်ပြန်ခဲ့ပြန်ပြီ။

‘နင် အဲဒီအိမ်ထဲမှာပဲ နေတော့မလို့လား’ ဟု ကရာဏာဒေါသနဲ့  
ဖုန်းဆက်လာခဲ့သည့် အမေ့အသံကို နားထောင်ပြီး နောက်တစ်ရက် အမေ့  
အိမ်ကို ရောက်လာခဲ့ခြင်း ဖြစ်သည်။

အမေ့အိမ်ကို ရောက်ရောက်ချင်း အထူပ်ချုပြီး ပင်လယ်နားကို  
ထွက်လာခဲ့ခြင်းသာ။ အမေ့အိမ်ကို ရောက်လာခဲ့သည် ဆိုသော်ကြား အဖော့  
မျက်နှာချင်း မဆိုင်ချင်း၊ ဖုန်း ခကာခဏာဆက်ပြီး အိမ်ကို လာခဲ့ဖို့ တဆုတ္တာ  
အမေ ပြောစဉ်က ‘အဖော့ နေ့တိုင်း တွေ့နေရမှာ အမေရယ်’ ဟု  
တုံ့ပြန်ခဲ့သေး၏။

‘အိမ်ကို လာရင်တော့ နင့်အဖော့ တွေ့ရမှာပဲ၊ အဖော့ မတွေ့ချင်  
လို့ချိုပြီး အဲဒီမှာ တစ်သက်လုံး နေတော့မလို့လား’ ဟူသော အမေ့စကားကို  
နားထောင်နေရင်း အဖွဲ့မျက်နှာကို မြင်ယောင်နေမိသည်။

အဖေသည် ဘာကြောင့်မှန်းမသိ၊ မှန်နဲ့ ကျွန်ုတ်တို့၏ အိမ်ထောင်  
ရေးကို သေတစ်ပန်သက်တစ်ဆုံး ရှည်ကြာမည် မထင်ဟု အမေ့ရှေ့မှာ  
ပြောခဲ့ဖူးသည်ဆို၏။ ပင်လယ်နားမှာနေပြီး ငါးဖမ်းလျှေတစ်စီးနဲ့ ငါးဖမ်းသည့်  
အလုပ်ကိုသာ အကောင်းဆုံး လုပ်ကိုင်တတ်သည့် အဖေက ကျွန်ုတ်နဲ့  
ညီလေးကို အကောင်းဆုံး ထိန်းကော်ငွေးပေးခဲ့သော်လည်း ကျွန်ုတ်  
ဘဝသည် အဖေ မျှော်လင့်သလို ဖြစ်လာဟန် မတူ။

‘ငါ အများကြီး မလိုဘူး၊ မင်းတို့တွေ အိမ်ထောင်ကျသွားတဲ့အခါ  
မိသားစု သို့ကိုသို့က်ဝန်းဝန်းနဲ့ အေးချမ်းနေရင် ပြီးပြီ’

အဖေ မျှော်လင့်သည်က တိမျှသာ။ ပုန်းချီ ရေးသူတစ်ယောက်  
ဖြစ်လာဖို့ကို ကျွန်ုတ်နှင့်သားနဲ့ ရွှေးချယ် လုပ်ကိုင်ခဲ့သည်ကို အဖေသည်  
ဘာတစ်ခုမှ ဝေဖော်မှု မပြုခဲ့။ ကျွန်ုတ် ငယ်ငယ်ကတည်းက ပင်လယ်ပြင်  
ထဲ လျှောင်လေးတွေကို စဂ္ဂ္ဗားရွှေ့ပေါ်မှာ ပုံစံမျိုးစုံ လျှောက်ရေးတော့  
လည်း အတန်းပညာကို ပြီးမြောက်အောင် မသင်ယူခဲ့ရသည့် အဖေက  
ပြုးပြီးသာ ကြည့်နေခဲ့၏။ ကျွန်ုတ်သို့ အောင်မိုးဦးက ကျွန်ုတ်ထက်  
သွက်လက်ပြီး သူ ဖြစ်ချင်လှသည့် အင်ဂျင်နီယာဆိုတာကို ဖြစ်အောင်  
အကောင်အထည် ဖော်နိုင်သွားတော့ အဖေရော အမေပါ ဝမ်းသာခဲ့ကြ

သည်သာ။

သို့တစ် အဖော် နှုတ်ဖျားကနေ ဂျိသားတွေ တော်တယ်ဆိုတာ မျိုးကို တစ်ခါမှ မကြားဖူးခဲ့။ တစ်ခုခု လွှဲချော်သွားလျင်သာ စိတ်ဆိုးမာန်မဲ လိုက်ဖို့ ဝန်မလေး။ မွန်နဲ့ ကျွန်တော် အိမ်ထောင်ရေးကို အဆုံးသတ်က တော့မည်ဟု အဖော် သိစဉ်က ကျွန်တော်ကို နေ့စဉ်ဆိုသလို ဖုန်းဆက်ပြီး ‘မင်း မှားတာလား၊ မင်းမိန်းမ မှားတာလား’ ဆိုပြီး သူ သိလိုသမျှတွေကို တရစပ် မေး၏။ ထို့နောက် မွန်နဲ့ကျွန်တော် စိတ်ကို သေသေချာချာ မသိပါဘဲ ကွာရှင်းတဲ့အထိ မဖြစ်ကြဖို့ကို အတန်တန် မှာကြားပြန်သည်။ သို့တိုင် အဖော်ဆန္ဒကို လိုက်လျောဖို့ရာ မွန်ရော ကျွန်တော်ပါ မတတ်နိုင်ခဲ့။ မွန်က သာရှုပ် ဆိုးသေး၏။

ညနေစောင်းမို့ထင် ပင်လယ်ရေပြင်မှာ လင်းကွင်းပြီး ပြာလဲ မနေတော့။ ထို့အပြင် အပန်းဖြေချင်စရာ ကမ်းခြောက်ပိုင်း မဟုတ်သဖြင့် လည်း ပင်လယ်ကမ်းနံဘေးတွေမှာ အမှိုက်အနည်းငယ်နဲ့ နေလှန်းစ ပင်လယ်စာတွေကို တွေ့နိုင်၏။

ဒီဝန်းကျင်က ခွေးတွေ ဆိုသည်မှာလည်း ပင်လယ်စာကိုပဲ အမြတစ် စားနေရှုတင်။ ငါး၊ ပုဇွန်တွေ ဘယ်လောက်ပဲ လှန်းထားပါ စေားး နှုတ်သီးနဲ့ တရာ့ရှုံး လုပ်ရမှာအပ် မစိုးရိမ်ရ၏ ပိုင်ရှင် မသိခင် ကိုက်ယူ ဆွဲပြီးသွားတယ် ဆိုတာမျိုးလည်း မရှိ။ မနက်ကနေ ညာက် နေဝင်ချိန် တွေ့၊ မနက် နေလုံးကြီး ထွက်လာချိန်ထိ လှန်းထားသည့် ပင်လယ်စာတွေ မှာ လက်ရာမပျက် ရှိနေဆဲသာ။

ပင်လယ်ထဲကို နေလုံးကြီး ထိုးဝင် စိုက်ကျတော့မည် ဖြစ်သော် လည်း ကျွန်တော်သည် သဲသောင်ပြင်ပေါ် မလူပ်မယ့်ကို ထိုင်နေဆဲ။ ဘာကြောင့်မှုန်းမသိ မျက်နှာချင်းဆိုင်က နေလုံးကြီးသည် ကျွန်တော်ကို ငေးစိုက်ကြည့်နေသည်ဟု ထင်၏။ ထိုနေလုံး ဝင်သွားချိန်ကနေ နောက် တစ်နေ့၊ ပြန်ထွက်လာချိန်ထိ တစ်နေ့ပြီးတစ်နေ့၊ ကုန်ဆုံးခဲ့သည့် နေ့ရက် တွေ့မှာ ကျွန်တော်နဲ့အတူ ရှိနေခဲ့သည့် မွန်သည် နောက်ထပ်တစ်ဖန် မျက်လုံး အဖွင့်မှာတော့ ရှုတ်ခြည်း ပျောက်ကွယ်သွားလေသည်။

“ပင်လယ်နားက လူက နေဝင်တာကို မမြင်ဖူးလို့လား”

ကျွန်တော် နောက်ကို လူညွှေ့မကြည့်ဘဲ ပြီးလိုက်သည်။ ကျွန်တော်ရောက်နေတယ်ဆိုသည့် သတင်းကို အမေကပဲ ပေးလိုက်ပြီး ထင်သည်။

တကယ်က ကျွန်တော် ဒီကို လာရခြင်းမှာ မိသားစု စုညီ တွေ့ချင်လွန်း လှသည်ဆိုသော အတွေးကြောင့် မဟုတ်။ တိုက်ခန်းထဲမှာပဲ တစ်ယောက် တည်း နေလွန်းလျှင် တစ်ခုခု ဖြစ်တော့မည်ကို ကြိုသိနေပုံရသည့် အမောင် တစာစာ ခေါ်သံကြောင့် ဖြစ်၏။

“ဘယ်တုန်းက ရောက်တာလဲ”

ကျွန်တော်သေးမှာ ထိုင်ချလိုက်သည့် အောင်မိုးကို လှည့်မကြည့်ဘဲ မေးတော့

“အစ်ကို ရောက်နေတယ်လို့၊ အမ လှမ်းပြောလို့ ချက်ချင်း လာခဲ့လိုက်တာ” ဟု အောင်မိုး မဆိုင်းမတွေ တုံ့ပြန်သည်။ အောင်မိုးက ကျွန်တော်တို့ နယ်မြှို့နဲ့ မဝေးသည့် မြို့တစ်ခုမှာ အိမ်ထောင်ကျြော်း ထိုမြို့၊ မှာပဲ အခြေချ နေထိုင်တော့ အမေ့သိမ်ကို အမြှုဆိုသလို ရောက်လာတတ်သူ ဖြစ်သည်။

ကျွန်တော်နဲ့ နှစ်နှစ်ပဲ ကွာသည့်နို့ ကျွန်တော်ကို ခေါ်လျှင် အစ်ကို ဟု ခေါ်ပြီး နာမ်စားကိုတော့ ထွေထွေထူးထူး စဉ်းစားမနေဘဲ အောင်မိုးရော ကျွန်တော်ပါ ငါဟု သုံးရသည်ကို အာတွေသူမှား ဖြစ်သည်။ ငယ်ငယ် ကတည်းက အဖော့နောက်ကနေ ငါးတွေသယ်ဖို့ လိုက်ကြရပြီး ဘာလုပ်လုပ် နှစ်ယောက်တူတူ လုပ်ကြ၊ ကိုင်ကြသည့်နို့ ညီအစ်ကိုထက် သူငယ်ချင်းလို ဖြစ်တော့ ကျွန်တော် မွန်နဲ့ လမ်းခွဲသည့် ကိစ္စမှာလည်း မှားသည်၊ မှန်သည် မပြောဘဲ ‘စိတ် အဆင်ပြေသလို လုပ်’ ဟု မီးလောင်ရာ လေပင့်ပေးခဲ့သူ လည်း ဖြစ်သည်။

“ဘယ်လိုလဲ၊ ဘာမှမလုပ်ဘဲ ငါးလလောက် နေလိုက်တော့ ခု နေသာထိုင်သာ ရှိသွားပြီလား” သဲသောင်ပြင်ပေါ် လက်နှစ်ဖက် နောက်ပြန် ထောက်လိုက်ရင်း အောင်မိုး မေးသည်။ ကျွန်တော် ဘာပြန်ပြောမယဲ့ မသိ။ တကယ်က နေသာထိုင်သာလည်း မရှိသလို စိတ်ဆာလောင်နေတာ မျိုးလည်း ဖြစ်မနေ။ ကုန်ခုံခဲ့သည့် ရက်တွေမှာ စိတ်ဟာ အခွဲလွတ်ကြီး ပမာ ဖြစ်နေခဲ့သည်ပဲ။

“မင်းက မခံစားဖူးတော့ ဘယ်သိမလဲ၊ ပြောပြဖို့ ခက်တယ်”

အင်မတန် အတွေးအကြံ့ ရင်ကျက်နေသူပမာ ကျွန်တော် ပြော တော့ အောင်မိုး ရယ်သည်။

“ခံစားဖူးဖို့ မလိုပါဘူးကွာ၊ ဒါမျိုးက ခံစားကြည့်ချင်စရာ ကောင်း

အလွမ်းမြစ်ရှိးတစ်လျောက် စီးမောရင်း နှစ်ပြုပ်နေသော

တာမဟုတ်ဘူး၊ စိတ်ကူးကြည့်ရှုနဲ့တင် သိတယ်၊ ထင်သာမြင်သာရှိတဲ့ ခံစားချက်ပဲ”

“မင်းရော နှယ်နဲ့ အဆင်ပြေတယ် မဟုတ်လား”

ကျွန်တော် စကားလမ်းကြောင်း လွှဲလိုက်ရသည်။ အဆင်ပြေပါ တယ်ဟု အောင်မိုး ဖြေတော့ ကျွန်တော် ဝမ်းသာဇ်။ အောင်မိုးကိုတော့ ကျွန်တော့လို လုံးဝ အဖြစ်မဆုံးနိုင်။ အဖောကတော့ ကျွန်တော် တစ်ယောက် တည်းနဲ့တင် အတော် စိတ်ပျက်နေပြီမို့၊ အောင်မိုးပါဆိုလျှင် ဘာတွေ ဖြစ်မယ် ဆက်မတွေးချင်။

“မောင်နေပြီ၊ သွားကြစိုး”

အောင်မိုးက ဦးစွာ ထနှင့်တော့ ကျွန်တော်လည်း လိုက်ထရသည်။ ရောက်ကတည်းက အထူပ်ချုပြီး အမေ့ကို

“ပင်လယ်နား သွားဦးမယ်” ဟုဆိုကာ ထွက်လာခဲ့သည်ပဲ မဟုတ်လား။ အိမ်ကို ရောက်ရင်တော့ အဖော့၊ သေချာပေါက် မျက်နှာချင်းဆိုင်ရတော့မည်။

“ဟူး”

လေပူလား၊ သက်ပြင်းလား မသဲကွဲစွာ မှတ်ထုတ်လိုက်တော့ အောင်မိုးက ကျွန်တော့ကို မျက်စိစွေလျက် တစ်ချက် ကြည့်သည်။ အောင်မိုးလည်း အဖော့ကျွန်တော် ဘာတွေများ ပြောကြမလဲ၊ ဘာတွေဖြစ်ကြမလဲ တွေးကြည့်နေပုံရ၏။

\*\*\*

[ ၈ ]

ညျနေစာ ထမင်းဂိုင်းမှာ အဖွဲ့မျက်နှာကို မကြည့်ဖြစ်။ အဖောကလည်း စကား တစ်ခွန်းမှ မပြောသလို ကျွန်တော်ရော အောင်မိုးပါ အဖွဲ့ အရိပ်အယောက်ကို ကြည့်ရင်း အမေများ တစ်ခုခု စလာလေမလား ခေါင်းငံး၊ ြိမ်သက်နေကြသည်။

အမေ ချက်ပေးသည့် ပုစ္စနာင်းမှာ မစားရတာ ကြာဖြို့လား မသို့၊ အတော်ကလေး အရသာရှိလို့ နေသည်။ ပုစ္စနာင်းကို မြင်မှ မွန်

ချက်ပေးနေကျ ပုစ္န်ဟင်းကို သတိရလာသည်။ ကျွန်တော် ပုစ္န်ဟင်း  
ကြိုက်တတ်မှန်း သိလို့ မွန်က မကြာခဏ ချက်ပေးလေ ရှိသည်ပဲ။  
အမေးလက်ရာနှင့် ကွဲပြားသော်လည်း မွန်သည် ဟင်းကောင်းတွေကိုမှ  
ရွှေးချယ် စားသောက်တတ်သည့် အိမ်မှာ မွေးဖွားလာ၍လား မသိ၊ ဘာပဲ  
ချက်ချက် စားကောင်းနေတတ်သည်။ မွန်လက်ရာဆို အသည်းစွဲ ကြိုက်  
တတ်သည့် ကျွန်တော်က မွန် ချက်ပေးတာ မှန်သမျှ စားကောင်းနေသည်  
မှာလည်း အဆန်းမဟုတ်။

ထမင်း စားနေရင်း အဖွဲ့များကို မသိမသာ အကဲခတ်ရသည်  
မှာလည်း အမော်။ အဖော် စကားတစ်ခွန်းမှ မပြောသေးတော့ အမောကလည်း  
ဘာမှမပြော။ အမော မပြောတော့ အောင်မိုးကလည်း ဟင်းရည်ကိုသာ  
တစ်ဇွန်းပြီးတစ်ဇွန်း သဲကြီးမဲကြီး သောက်နေ၏။

“အေး” ခနဲ့ အဖော် လေတစ်ချက်တက်တော့ ကျွန်တော် နားထင်  
ကြောတွေ ထောင်ကုန်ကြသည်။ ငယ်တုန်းမှာပဲ အဖွဲ့ကို ကြောက်ရသည်  
မျိုး မဟုတ်။ ကြီးလာတော့လည်း အဖွဲ့ အသံဆို တစ်ချက် ကြားရုံမျှနဲ့  
လန်းနေရတုန်း။ ဒီတစ်ခေါက် မွန်နဲ့ကိုစွာမှာ အဖွဲ့ဆိုက တစ်ခုခုကို မျှော်လင့်  
ထားပေမဲ့ ထိုမျှော်လင့်ထားသည့်အရာမှာ ဘာမှန်းကို ကိုယ်တိုင် ရေရာ  
တိကျွွား မသိရသေးသဖြင့် ချိန်ကိုကိုယ်လုံးတစ်လုံးကို နင်းမိထားသလို အတော်  
ကလေး နေမထိ ထိုင်မသာ မရှိုးမရွှေ ဖြစ်ရ၏။ ထိုတ်လန့်အားနဲ့ ပြေးလျှင်  
လည်း ပုံးမှာ အချိန်မရွေး ပေါက်ကွဲသွားနိုင်ပြီး ခြေတစ်လှမ်းမှ မလှမ်းဝံ  
လျှင်လည်း ထိုနေရာမှာ အချိန် အတော်ကြာကြာ ရပ်မနေနိုင်။

ကျွန်တော်သည် အဖွဲ့ဆိုက ဘာပဲဖြစ်ဖြစ် လက်ခံယူလိုကို အသင့်  
အနေအထား ပြင်ဆင်နေမိသည်။ အဖော် စကားတစ်ခွန်းမှ မပြောဘဲ  
နေသည်က ကျွန်တော်အတွက် ပို အနေခေါက်ရ၏။ လန့်ရ၏။ ဒီလို အနေ  
အထားမှာဆိုလျှင် အောင်မိုးကိုလည်း စစ်ကူးတောင်းလို့ မရ။ အောင်မိုးက  
ကျွန်တော်ထက်ပိုပြီး အဖွဲ့ကို ကြောက်သေး၏။

ကျွန်တော်တို့ လေးယောက် ထမင်းပိုင်းသည် စွန်းသံ၊ ထမင်း  
ဝါးသံသဲသဲနှင့် ဟင်းရည်သောက်သံ၊ ထမင်း စားနေရင်းက အဖွဲ့၏  
တစ်ချက်တစ်ချက် ချောင်းဟန်သံမှာပ ဘာသံမှ မကြားရ။ ပင်လယ်နှင့်  
မလှမ်းမက်မ်းမှာရှိသည့် ရပ်ကွက်ကလေး တစ်ခု၏ ကျွန်တော်တို့ မိသားစု  
လေးယောက်ရှိရာ အိမ်ကလေးသည် ညာအချိန်မှာ လိုအပ်သည်ထက် ပို

တိတ်ဆိတ်နေသည်ဟု ထင်ရ၏။

ပင်လယ်ရေရှိုင်းသံ ပပ်သဲသဲကို ကြားရပြီး ရပ်ကွက်နေ လူတရာ့၍၊ ကတော့ ပင်လယ်အော်သံဟု စာဆန်ဆန် ပြောတတ်ကြသော်လည်း ကျွန်ုတ်က ပင်လယ်အော်သံ ဆိုသည့်အသုံးကို မကြိုက်။ ပင်လယ်ထဲမှာ ရှိုးနေသည့် ရေရှိုင်းတွေ၏ နာကျင်မှုကို ကျွန်ုတ်တို့က ဘယ်လိုမှ မသိနိုင်။ ထိုအသံသည် နာကျင်ညည်းညားသံ မဟုတ်ဘဲ ပျော်ဆွင်မြှုံးထူး သံရော မဖြစ်နိုင်ဘူးလားဟု မကြာခဏ တွေးမိသည်။ တကယ်တမ်းကျ လူတွေသည် ကိုယ် စိတ်ထင်သလို တွေးထင်လိုက်ကြသည်က မား၏။

နာကျင်နေသလား၊ ဝမ်းနည်းနေသလား၊ ပျော်ဆွင်နေသလားဆိတ်ဘာ ကိုယ်တိုင်ထက် ဘယ်သူမှ သေချာ မသိနိုင်။ နားလည်း ခံစာနိုင်ပါသည် ဆိုလျှင်တောင် ကိုယ်တိုင်၏ နှလုံးသည်းပွတ်တမှု ထိခိုက် နာကျင်ရခြင်းကို တိတိပပ မရှုမြင်နိုင်။

“ဘာဆက်လုပ်မယ စဉ်းစားထားလဲ”

ကျွန်ုတ်သည် နှုတ်ခမ်းဝကို ရောက်လုန်း ဟင်းချို့စွမ်းကို ပန်းကန်ထဲ ပြန်ချထားလိုက်၏။ ဘယ်လို တုံ့ပြန်ရမှာပါလိမ့်ဟု တွေးနေ ဆဲမှာပဲ အဖော်ဆိတ်နေ နောက်ထပ် စကားတစ်ခွန်း ထွက်ကျလာသည်။

“မင်းကိစ္စ ဘယ်လိုလုပ်မယ စဉ်းစားထားသလဲလို့”

အဖော် အသံသည် သိပ်ပြီး စိတ်ရှုည်းနေပုံ မရ။ ကျွန်ုတ်ဘေးဆိတ်က အဖော် တစ်ခုခုကို ချက်ချင်း သိချင်နေသလို။ ဒါမှမဟုတ် သူကိုယ်တိုင် ဆုံးဖြတ်ချက် တစ်ခုခု ချပေးချင်သလိုလို။ အဖော်ကို မျက်နှာချင်းဆိုင် ကြည့်လိုက်တော့ ဘယ်တုန်းကမှ နေ့တွေးသည်ဟု မခံစားရသည့် အဖော် မျက်ဝန်းတွေကို တွေ့နေရသည်။ ကျွန်ုတ်အတွက် အထူးအဆန်းသဖွယ် မခံစားရသော်လည်း အဖော် နားလည်းမှုကို မျှော်လင့်မိတာတော့ အမှန်။

မွန်နဲ့ကျွန်ုတ် လမ်းခွဲခြင်းသည် မွန်နဲ့ကျွန်ုတ် ဆုံးဖြတ်ချက် သာ ဖြစ်ပြီး ကျွန်ုတ်နဲ့မွန်၏ ဘဝလည်း ဖြစ်၏။ သို့တိုင် အဖော်မှာ ကျွန်ုတ် မွန်နဲ့ လက်ထပ်စဉ်တုန်းကလည်း ကြည်ဖြူလက်ခံခြင်း မရှိခဲ့ သလို ကွာရင်းကြသည့် အခါမှာလည်း ဘဝကို ကစားနေသူများဟု အထင် ရောက်ချက် ရှိသည်။ ကျွန်ုတ်သည် ရံဖန်ရံခါ အဖော်ကို နားလည်ဖို့ ကြိုးစားသော်လည်း နားမလည်နိုင်။ ကျွန်ုတ်သည် ဘဝတိုက်ပွဲ တိုက်ရ သည့်အခါတိုင်း နိုင်ကိုနိုင်ရမယ အဖော် ကြွေးကြွေးထားခြင်း မရှိ။

ကျရုံးမှုတွေ ရောက်လာခြင်းကို လက်ခံကြိုဆိုနိုင်ခြင်း မရှိသော်လည်း ငြင်းပယ်နိုင်ခြင်းနှာ မစွမ်း။

ကျွန်ုတ်သည် မွန်အပေါ်ထားသည့် ချစ်မေတ္တာ စိတ်တွေကို မရှုပ်သိမ်းနိုင်သေးသည်က တစ်ကြောင်း၊ အဖေနဲ့ ရင်ဆိုင်တွေရသည့် စိတ်ဖိစ်မှုတွေကို လက်ခံရသည်က တစ်ကြောင်း အတောကလေး ထိခိုက် နာကျင်လျက် ရှိ၏။

အဖေ မေးသည့် မေးခွန်းကို ကျွန်ုတ် ဘယ်လိုဖြေရမလဲ စဉ်းစားနေစဉ်မှာပဲ အမေက

“သူ့ဘာသာ ကြည့်လုပ်မှာပေါ့” ဟု ပြောလိုက်တော့ ကျွန်ုတ် ထို့ သုံးယောက် အကြည့်တွေသည် အမေ့ထံ စုပြုရောက်ရှိသွားကြသည်။ ဒီတော့ အဖေက မဆိုင်းမတွေစွာပဲ

“သူ ပြောလိုမယ်” ဟု ပြောလာတော့

‘အဖေ သို့ကလို ပြန်ပြောမယ်ဆိုတာ ကျွန်ုတ် သိသားပဲ’ ဟု စိတ်ထဲက ပြောလိုက်၏။ တကယ့် လက်တွေမှာတော့ ကျွန်ုတ်သည် အဖေကို တစ်လှည့်၊ အမေ့ကို တစ်လှည့် ကြည့်နေရင်းက ထမင်းပန်းကန်ကို လက်စသတ်လိုက်လျက်

“အမ ပြောသလိုပဲ ကျွန်ုတ် ကြည့်လုပ်လိုက်ပဲမယ်” ဟု ထို့တိမ်ဝင်လုမတတ် လေသံနဲ့ ပြောလိုက်သည်။ ပြောသသာ ပြောလိုက်ရ သော်လည်း အဖေ ကျေနပ်မှု မရှိတာကို သိနေ၏။ သို့တိုင် ကျွန်ုတ် တတ်နိုင်သည့်ကာလည်း ထိမျှသာ။

တစ်ဖက်သတ် ဆွဲထားရမည့် အိမ်ထောင်ရေးရီးကို အဖေ ဘာလို့ ဒီလောက် အသည်းအသန် တည်ဆောက်စေချင်သလဲ ကျွန်ုတ် မသိ။ မွန်ကို အသက်တမျှ ချစ်မြတ်နီးပါလျက် လက်လွှတ်လိုက်ရသည့် ကျွန်ုတ်၏ စိတ်အခြေ ဘယ်လိုရှိသလဲ အဖေ မရှိပဲစားမိလေသလား။

“သားကလေးကရော မင်းဆီ တစ်ခေါက်မှ မလာဘူးလား”

ကျွန်ုတ် သက်ပြင်းတစ်ချက် ချလိုက်၏။

“အဖေ တွေ့ချင်ရင် တစ်ရက် ခေါ်လာခဲ့ပဲမယ်”

“အေး၊ ခေါ်လာခဲ့ဗီး၊ သားကလေးကို မတွေ့ရတာကြာတော့ အမ လွမ်းလှပြီ”

အဖေက ဘာတစ်ခွန်းမှ မပြောသော်လည်း အမေကတော့ ဖြေးကို

ချစ်လှသူပိုပို အလွန်အမင်း တွေ့ချင်နေဟန် တူသည်။ အရင်တုန်းကတော့ ကျောင်းပိတ်ရက်တွေ့ဆို အမေတို့ဆီကို သားကို ခေါ်လာနေကျ။ မွန်နဲ့အတူ သားလည်း ပါသွားတော့ ကျွန်တော်ပင် မတွေ့ရသည်မှာ အတော်ကြာခဲ့ပြီ။ သားကို အမေပင်မဟုတ် ကျွန်တော်လည်း တွေ့ချင်လှသည်သာ။

တကယ်တမ်းမှာ သားသည် မွန်ထက် ကျွန်တော့ကို ပိုပြီး တွယ်တာသူ ဖြစ်၏။ ကျွန်တော်နှင့် တွေ့ပြီးလျှင် သေချာပေါက် မွန်နဲ့အတူ လိုက်နေချင်လိမ့်မည် မဟုတ်။ မွန်ဆိုသည်မှာလည်း သားက သူ့ထက် ကျွန်တော့ကို ပိုတွယ်တာသည်ကို ခုချိန်မှာ လိုလားမည့်ပုံ မပေါ်။

သားကို ခေါ်လာခဲ့မည်ဟု အဖော်ကို ပြောလိုက်ရသော်လည်း မွန် အိမ်က ထွက်သွားပြီးနောက်ပိုင်း တစ်ကြိမ်မြေးမျှ မတွေ့ရသေးတော့ ကိုယ်တိုင်တောင် ဘယ်လိုခေါ်ရမလဲ သေချာ မသိသေး။ ဘာမှ မပြော တော့ဘဲ ထမင်းစားပိုင်းကနေ ထသွားသည့် အဖော်ကိုကြည့်ရင်း ကျွန်တော် တို့ ညီအစ်ကိုရော အမေပါ သက်ပြင်းကို ပြီင်တူ ချလိုက်ကြ၏။

ကျွန်တော်ရော အောင်မိုးပါ ဘာမှ မပြောနိုင်ဘဲ ထမင်းပိုင်းကနေ ပြီင်တူထော်။ အမေကတော့ ကျွန်တော်တို့ သားအဖတစ်တွေကို ပြောမရ လို့ လက်လျှော့သည့် ပုံမျိုးနဲ့ စွဲကြည့်ပြီး ပန်းကန်တွေကို ဆေးကြောဖို့ ပြင်ဆင်နေလေသည်။

\*\*\*

[ ၉ ]

### “ကျွန်တော် ပြန်တော့မယ်”

အဖော်ကို ပြောတာလည်း မဟုတ်။ အမော်ကို ပြောတာလည်း မဟုတ်။ တစ်ကိုယ်တည်း ပြောနေသလို ကျွန်တော်သည် အိမ်နဲ့ရုံကိုပဲ ကြည့်သလို၊ အိမ်ရှေ့မှာ နေလှန်းထားသည့် ငါးကလေးတွေကိုပဲ ကြည့် ပြောသလိုနဲ့ ပြောနေလိုက်သည်။ အမေက ကျွန်တော့မျက်နှာကို တစ်ခုခု ပြောချင်ပုံမျိုးနဲ့ ငါးတွေကို တောင်းထဲမှာ ထည့်နေရင်း လုည့်ကြည့်သော် လည်း အဖောကတော့ ဆေးလိပ် အမွာမပျက်။

စိတ်အတွက် အိမ်ကို လာခဲ့သော်လည်း အမော်အိမ်သည်ပင်လျင်



## ကိုယ်ရေးအကျဉ်း

ခထာဝင်ကို ၁၅.၈.၁၉၉၂ ခန့်တွင် ဦးမြင့်အောင်၊ ဒေါခင်သန်ရွှေတို့မှ ရရှင်ပြည့်နယ် တောင်ကုတ်မြှုံးမွေးဖွားခဲ့သည်။ တဗ္ဗာသိုလ်ဝင်တန်းစာမေးပွဲကို အ.ထ.က(၁)တောင်ကုတ်မှ ၂၀၀၈ ခန့်တွင် အောင်မြင်ခဲ့သည်။

၂၀၀၅ ခန့်တွင် ရန်ကုန်တဗ္ဗာသိုလ်မှ ရေးဟောင်းသုတေသနပညာဖြင့် မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့ပြီး ၂၀၀၆ ခန့်တွင် သရေခေတ္တရာမှ အုတ်ခွက် ဘုရားများကို လေ့လာခြင်း စာတမ်းဖြင့် မဟာသုတေသနဘွဲ့ကို ရန်ကုန်တဗ္ဗာသိုလ်မှ ရရှိခဲ့သည်။ ၂၀၁၉ ခန့်တွင် ပါရဂူဘွဲ့ကြီးတက်ရောက်ခဲ့သည်။

တောင်ကုတ်မြှုံးနယ်မဂ္ဂဇာဌ်း၊ ရန်ကုန်တဗ္ဗာသိုလ်မဂ္ဂဇာဌ်း၊ မဟာသီမဂ္ဂဇာဌ်း၊ Faces မဂ္ဂဇာဌ်းနှင့် မဂ္ဂဇာဌ်းအချို့တို့တွင် ဝတ္ထုတို့၊ ဆောင်းပါးများ၊ ရေးသားခဲ့ပြီး ပထမဆုံးပုံးချင်းဝတ္ထုဖြစ်သည့် ငေးရင်းငေးကျေန်ရစ်တဲ့ကမ္မာ ကို မဟာစာပေမှ ၂၀၂၀ ခန့်တွင် စတင် ထုတ်ဝေဖြန့်ချိခဲ့သည်။ ထို့နောက် အနောက်ရပ်ဆီမှာ ငါး၊ မြှောက်ခင်းပြင်အလွတ်၊ ထုံးဆက်လက်ကျုန်၊ အတိတ်စိုက်ခင်း စသည့်ဝတ္ထုများ ရေးသားခဲ့သည်။

ဆက်လက်၍လည်း ဝတ္ထုတို့၊ ဝတ္ထုရှည်များ ရေးသားဖန်တီးလျက်ရှိသည်။

\*\*\*